



ଅଭିନ୍ଦ (କୁଞ୍ଜ)। ରେଯୁତ୍ୟାଲମ୍ବଣ। ଗ - ରପିଗୁର୍ବ। ଚିଠିଙ୍ଗୁ।  
ବାହୀନ୍ଦ୍ରିୟକାରୀ ପ୍ରକାଶକ। ଏକାକୀକାରୀ॥

୦୬୭୩୦୭୨୨୨୨ | ୦୬୭୩୦୭୨୨୨୯

sarpaymahan@gmail.com  
[www.facebook.com/Ma.Har201507](https://www.facebook.com/Ma.Har201507)

ထုတ်ဝေမြင်း	စတုရွှေအကြံ့မြို့
မေလာ၊ ၂၀၂၃ ခုနှစ်	၁၀၀၀
စောင်ရေး	မြတ်များ
မျက်နှာပုံးဒီဇိုင်း	ဒေါသီများ (၁၁၂၅)
ထုတ်ဝေသူ	ဦးဝင်္ဂီတုပိုလ် (နှင့်သင်ပုံးပိုပိုက်-၀၀၄၄၁) ဝျော်ဖွော်ဆွဲ၏ အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ပုံးပိုလ်သူ	တင်မိုင်
စာစစ်	ကိုယ် (ငွေအီမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝျော်ဖွော်ရောဂါး
မြန်းချိန်ရေး	မဟာတေပး အမှတ်-၁၅၂၊ သေယာဗုဏ်၊ ၂-နံပါး၊ ဘဝါးလမ်း၊ သယ်နှေ့ကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
တန်းမြို့	ပုံး - ဝျော်ဖွော်ရောဂါး၊ ဝျော်ဖွော်ရောဂါး ၅၀၀၀ ကျိုး

### မြေသာန်းတင်

ပိုကာဆိုင် ဟန္တလက်မီးအီမြို့ (လက်ရွှေ့စင်စာတမ်းများ) | မြေသာန်းတင်

ရန်ကုန်း၊ မဟာတေပး | ၂၀၂၃

၁၁ ၁၉၀ | ၂၀၁၅ × ၁၂၁၅ စင်တီ

(၄) ပိုကာဆိုင် ဟန္တလက်မီးအီမြို့ (လက်ရွှေ့စင်စာတမ်းများ)

မြသန်းတင့်  
ပြကာဆို၏  
**ပဋိလက်မီးအိမ်**  
(လက်ရွေးစင် စာတမ်းများ)

စတုထွေအကြိမ်

မ ဟာ စာ ပေ ( စာ စဉ် - ၁၀၃ )

## မာတိကာ

အခန်း	အကြောင်းအရာ	စာမျက်နှာ
	ပထားကြိမ် ထုတ်ဝေသူအမှာ	၇
၁	ပိုကာဆို၏ ပစ္စလက်မီးအိမ်	၉
	နှစ်သိန်းတန်ထယ်ပွဲနှင့် မိုးကောင်း	
၂	မှန်တိုင်းထဲကလူ	၄၃
၃	တာမာနှုန်းစဉ်တန်း	၆၀
၄	ဇော်ရှိ၊ ကျွန်ုတ်နှင့် သီရိပစ္စယာအလွမ်း -၁	၇၃
၅	လက်ဖက်ရည်ဆိုင်ထဲ	၈၈
	ဖြတ်သန်းစီးဆင်းသွားသော ရေအလွင်	
၆	ဇော်ရှိ၊ ကျွန်ုတ်နှင့် သီရိပစ္စယာအလွမ်း -၂	၁၀၃
၇	မြေသန်းတွင်း၏ အမှာစာ	၁၁၅
	အန်ဒရဂါ၏ လိပ်ပြာတစ်ကောင်	
၈	မြေသန်းတွင်း၏ အမှာ	၁၂၅
၉	ချယ်ရိုအင်တာဖျူး	၁၄၃
၁၀	ကျောင်းဆိုးနှင့် ကျောင်းကောင်း	၁၆၅

## ပထမအကြိမ် ထုတ်ဝေသူ၏ အမှာ

ယခုစာအုပ်ပါ စာတမ်းများကို ကဗျာဆရာအောင်ဝေး စုစည်း ရွှေးချယ်ပေးပါသည်။ စာအုပ်အမည် “ပိကာဆို၏ ပဋိလက်မီးအိမ်” မှာ ဆရာမြေသန်းတင့် ၁၉၇၆ ခုနှစ်ရေး ဆောင်းပါးတစ်ပုဒ် (ပိကာဆို၏ ပဋိလက်မီးအိမ်၊ နှစ်သိန်းတန် ထမင်းပွဲနှင့် မိုးကောင်း)မှ ထုတ်နိတ်ယူ ထားခြင်း ဖြစ်ပါသည်။

ယခုစာအုပ်တွင် လက်ရွှေးစင်စာတမ်း စုစုပေါင်း ၁၀ ပုဒ်ကို စုစည်းတင်ဆက်ထားပါသည်။ “လက်ရွှေးစင်စာတမ်းများ”ဟု ဆိုထား သဖြင့် ဆရာမြေသန်းတင့်၏ စာ(တမ်း)အများအပြားတဲ့မှ ရွှေးချယ်ထားခြင်း သဘောသက်ရောက်ပြီးဖြစ်သည်ဟု ယူကြစေလိုပါသည်။ “စာတမ်းများ” ဆိုရာ၌လည်း ယခုစာအုပ်တွင် ၁၉၇၆ မှ ၁၉၉၈ ခုအတွင်း ဆရာမြေသန်း တင့် ရေးသားခဲ့သော ဆောင်းပါး၊ အက်ဆေး၊ စစ်တမ်း၊ အင်တာဗျား၊ အမှာစာ၊ ခရီးသွား၊ ရုပ်ပုံစွာ စသည့်စာများ ပါဝင်ပေရာ ယောဂျာအသုံး အနေနှင့် “စာတမ်းများ” ဟု အန္တာသညာ ပြရခြင်းဖြစ်သည်ကိုလည်း နားလည်ကြလိမ့်မည်ထင်ပါသည်။

ဤစာအုပ်အတွက် စာတမ်းများ ရွေးချယ်ရာတွင် အများစုံမှာ မဂ္ဂဇင်းများတွင်သာ တစ်ကြီးမှ သို့မဟုတ် ထို့ထက်ပိုလျင် နောက်ထပ် တစ်ကြီးမှ စသည်ဖြင့်သာ ပုံနှိပ်ဖော်ပြရသေးသည့် စာများဖြစ်ပါသည်။ ဆိုလိုသည်မှာ ဆရာမြေသန်းတင့်၏ လုံးချင်းစာအုပ်အနေနှင့် ပုံနှိပ်ထုတ်ဝေ ခြင်း မပြုရသေးသော စာများ ဖြစ်ပါသည်။

ယခုစာအုပ်ငယ်သည် ဆရာမြေသန်းတင့်၏ စာပေလက်ရာတစ်ရပ် လုံးကို မခြုံင့်နိုင်သည့်တိုင် တစ်စိတ်တစ်ပိုင်းကိုကား မီးမောင်းထိုးပြနိုင် သည့် အမြန်ဆွဲန်း သို့တည်းမဟုတ် အတိုက္ခိုန်းစာအုပ်အဖြစ် ယူဆနိုင်မည် ထင်ပါသည်။ စုစဉ်းရွေးချယ်ဖော်ပြထားသည့် စာတမ်းများထဲတွင် အမှာစာ နှစ်ပုဒ်ပါဝင်ရာ တစ်ပုဒ်က ဝါဌာတိုအကြောင်း၊ ကျွန်တစ်ပုဒ်က ကဗျာ အကြောင်း ဖြစ်ပါသည်။ ဆရာမြေသန်းတင့်၏ ဝါဌာတိုအမြင်နှင့် ကဗျာအမြင် တို့ကို အကဲဖြတ်နိုင်ကြမည်။ ပြီးလျင် “**ငော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာ အလွမ်း**”ခေါင်းစဉ်ဖြင့် စာတမ်းနှစ်ပုဒ်ပါသည်တွင်လည်း ၁၉၉၀ ခုနှစ်ရေး ပထမအပုဒ်က ဆရာတော်ဂျီရပ်ပုံလွှာအဖွဲ့ဖြစ်၍ ၁၉၉၅ ခုနှစ်ရေး ဒုတိယအပုဒ်မှာ ပုံးပါသော ရေးသားချက်ဖြစ်ပါသည်။

ဆရာမြေသန်းတင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ကွယ်လွန်ခြင်းဖြစ်ရာ ယခုစာအုပ်ပါ “**ကျောင်းဆီးနှင့်ကျောင်းကောင်း**” စာတမ်း (Life Style Todayဖေဖော်ဝါရီ-မတ ၁၉၉၈) မှာ ဆရာမြေသန်းတင့်၏ နောက်ဆုံးလက်ရာအဖြစ် ယူမှတ်နိုင်ကြပေမည်။

ဤစာအုပ်ကို ဆရာမြေသန်းတင့်၏ မြန်မာစာပေအပေါ် တင်ပေါး သည် ကျေးဇူးအတူးထူးကို အောက်မေ့တာသသော အမှတ်တရအဖြစ် ရည်ရွယ်နိုင်ပါသည်။ ဆရာမြေသန်းတင့် မျိုးဆက်မိသားစာ၊ ရန်ကုန်တက္ကာသိုလ် စာကြည့်တိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် ကျေးဇူးတင်ထိုက်သသူ အီးဦး၏ ကျေးဇူးတရားကိုလည်း မှတ်တမ်းတင်ထားအပ်ပါကြောင်း။

**အားမှန်သစ်စာပေ**

\*\*\*

# ပြကာဆို၏ ပွဲလက်မီးအိမ်

## နစ်သိန်းတန်ထမင်းပွဲနှင့် မိုးကောင်း

နံနက်လင်းတော့ မီးရထားသည် မဲ့အကိုကျော်လာပြီ။ နှင်းမှုနှင့် ထူကြီးအောက်တွင် မဲ့အော့အော့ရုံးကလေးကို ရေးရေးသာ မြင်ရသည်။ ရထားသည် ဥယျာဉ် တတ္တာဖြင့် နှင်းထုတဲ့တွင် ခုပြည်းဖြည်းခုတ်နေရသည်။ နံနက် ၇ နာရီကျော်သည့်တိုင် နေခြည်ကို မမြင်ရသေး။ “ရထား ယဉ်သာ၊ နောကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍” ဆိုသည့် လက်ဝဲသူနှင့် မဲ့အတောင်ခြေရတုကို သတိရမိသည်။ နေချမ်းသည်ကို ဆိုလိုသလော၊ လူချမ်းသည်ကို ဆိုလိုသလောဟု တစ်ခါက မြန်မာပညာ ရှိများ အပြင်းပွားခဲ့သည်ကို ပြေး၍ သတိရသည်။ နေချမ်းမချမ်းကိုမှ ကျွန်ုတ်မသိ။ လူကမူ ခိုက်ခိုက်တုန်နေပြီ။ ကချင်ပြည်နယ်က ဆောင်းသည် အရှိုးကွဲမတတ် စိမ့်အေးနေသည်။

ရထားတစ်စင်းလုံး လူတွေပြည် နေသည်။ မနေ့ညနေ မန္တလေးက ထွေက်လာကတည်းက မြစ်ကြီးနား အဆန်ရထားသည် ဝန်နှင့် အား မမျှအောင်ဖြစ်နေသည်။ ကျွန်ုတ်တို့စီးသည့်တွဲက အထက်တန်း

တွဲ။ အထက်တန်းတွဲကို ကျွန်တော်တို့ မစီးချင်။ အထက်တန်းတွဲက သက် သောင့်သက်သာရှိသည့်တိုင် သီးသန်ဖြစ်လျှေးသည်။ ခရီးသွားရသည့် အရသာကို တင်းပြည့်ကျပ်ပြည့် မခံစားရ။ လူတွေနှင့်မတွေ့ရ။ သီးသန် ဆန်လျှေးသည်။ သီးရာတွင် ကျွန်တော်တို့ကို ဖိတ်ကြားသူများက အထက်တန်းလက်မှတ် ယူထားကြသည်။ အမျိုးသမီးတွေပါသဖြင့် သူတို့ကိုလည်း ငဲ့ညာရသည်။ ထို့ကြောင့် သူတို့အစီအစဉ်အတိုင်း ကျွန်တော်တို့ လိုက်ခဲ့ရသည်။ ကိုယ့်အစီအစဉ်ဖြင့် သွားရသည့် ခရီးမဟုတ်။ အိမ်သည်၏အစီအစဉ်ဖြင့် သွားရသည့် ခရီးဖြစ်သည်။ ကိုယ်က သည့်သည်။ သူကအိမ်သည်။

မည့်သည်က ကျွန်တော်တို့တစ်သို့ကို။ အိမ်သည်က မိုးကောင်း စာဆိုတော်နေ့၊ ကျင်းပရေးကော်မတီ။

ကချင်ပြည်နယ်ကို ၁၉၆၀ ခုနှစ်က ကျွန်တော် နောက်ဆုံးရောက် ခဲ့သည်။ ထိုစဉ်က ဒရန်တာရာနှင့် နှစ်ယောက်တည်း။ မိုးညှင်း၊ နှီး၊ ဘီလူးမြို့၊ မြစ်ကြီးနား၊ မြစ်ခံ့။ မြစ်ကြီးနားမှုဗုံးမှုဗုံးမော်သို့၊ မော်တော်ကား ဖြင့် လာကြသည်။ မြစ်ကြီးနားနှင့် ဗန်းမှုဗုံးမော်နယ်စပ် နားလုံတွင် မော်တော် ကား စော့ရပ်တော့ ကျွန်တော်တို့နှစ်ယောက် လျှောက်ကြည့်ကြသည်။ နှစ်ခရိုင်နယ်ခြား တံတားပျက်နေသဖြင့် မော်တော်ကားက ဘေးမှ ကျွေးမောင်းစဉ် ကျွန်တော်တို့က ခြေကျင်ဆင်းလျှောက်ကြသည်။

“ဒါ ကျွန်တော်တို့ နယ်ခြားပေါ့။ ဟိုဘက်က တောင်တန်းဟာ တရာတ်ပြည်ဘက်ကပဲ။ ဘယ်လောက်မှ မဝေးဘူး။ တစ်မိုင်လောက်ပဲ ဝေးတယ်”

မိုးညှင်းမှ ကိုသန်းအောင်က ပြောပြသည်။ ထိုစဉ်က တရာတ် မြန်မာ နယ်ခြားသတ်မှတ်ရေး အောင်မြင်ပြီးစီးသည့်အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်သုံးရာကျေပါသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကြီးတစ်ဖွဲ့၊ တရာတ် ပြည်ရောက်နေသည်။ နယ်ချွဲလက်ထက်က ကျွန်ခဲ့သည့် အမွှုံးကို

ပိကာဆို၏ ပဋိလက်မိုးအိမ်

ကျွန်တော်တိန္ဒြစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်သဖြင့် နှစ်နိုင်ငံပြည်သူများ လန်းဆန်းနေကြသည်။

နားလုံကိုကျော်လျှင် တာပင်မြို့ကိုကူးသည့် မြစ်ကူးတံတား၊ ရေက ကြည်စိမ်းနေသလောက် ရေစီးသန်သည်။ စိမ့်အေးနေသည်။ ဗန်းမောက်ရောက်တော့ ဗန်းမောက်ရေးကို ဝင်ကြည့်ကြသည်။ ကချင်၊ ရှမ်း၊ ရှဝမ်၊ ယောယဉ် လူမျိုးစုံနေသည်။ မှန်ညွင်းချင်၊ စွမ်တန်၊ ဆီတို့ဟူး၊ ကချင်အရက်၊ တစ်ရေးလုံး။

နာမည်ကြီးသည့်ရေပူစမ်းကို သွားချင်သော်လည်း သွားချိန်မရတော့။ ဗန်းမောက်မှ ကသာသို့ သဘော်ဖြင့် စုန်ကြသည်။ နာမည်ကျော် ပထမမြစ်ကျော်းနှင့် ဒုတိယမြစ်ကျော်းကို ဖြတ်ခဲ့ကြသည်။ သဘော်ကလေး က မြစ်ထဲတွင် သေးသေးကလေး။ ဖရဲသီးခွံကလေး မောနေသည်နှင့် တူသည်။ ကမ်းပါးကြီးတွေက ပေနှစ်ရာကျော် သုံးရာနီးပါးမြင့်လိမည် ထင်သည်။ ကျောက်သားကမ်းပါး ဖြူဖြူနိနိတွေ။ နယ်များက မြဲတြီး များ တွားတက်နေသည့်ပမာ တွေတွေကျလျက်။ ငယ်ငယ်က ဖတ်ဖူးသည့် ဆရာကြီးရွှေ့ဒေါင်းတို့၊ ဆရာကြီး မဟာဆွေတို့၏ ကချင်ပြည်နယ် နောက်ခံဝှက်များကို ပြေးချုပ်သတိရသည်။ သဘော်က ထီးချိုင့်၊ ရွှေက စသည့်မြို့များတွင် မဆိုက်။ ထီးချိုင့်ဆိပ်ကမ်းက သောင်ပြင်ကြီးထိုးနေသည်။ သောင်ပြင်အဆုံး တော့အုပ်ညိုညိုထဲမှ သွပ်မိုးဖွေးဖွေးနှင့် အိမ်များ ကို မြင်ရသည်။ စစ်မဖြစ်ခင်က တိုးတက်ရေးမဂ္ဂဇားတွင် အမြှေတမ်းစာရေး သည့် ထီးချိုင့်နှစ်စုံဆိုသည့် စာရေးဆရာကို ပြေးချုပ်မှတ်ရသည်။ လူချင်းမတွေဖူး။ စာရေးသည်ကိုလည်း မတွေ့တော့။ ရှိမရှိပါသေး၏လော မဆိုနိုင်။

ကသာမှတစ်ဖန် နဘားလမ်းသို့ ပြန်ထွက်ကာ မန္တလေးသို့ ရထားစီးကြသည်။

ထိုစဉ်က ခရီးသည်က ကျွန်တော်နှင့်ဒုက္ခန်းတာရာနှစ်ယောက်

တည်း။ ၁၉၆၀ ခုနှစ်။

ယခုခရီးက လေးပောက်၊ ခင်ဆွဲး၊ ယုဝတီ ရွှေဝါစိန်၊ မောင် သွေးသစ်နှင့်ကျွန်တော်။ ၁၉၇၅ ခုနှစ်။

ဆယ့်ငါးနှစ်ကြီးများတောင် ကွားခြားသွားပြီ။ ဆယ့်ငါးနှစ်ဆိုသည် မှာ သမိုင်းအမြင်ဖြင့်ကြည့်လျင် ဘာမျမှေကြာလိုက်။ လူ့ဘဝ၏သက်တမ်း ဖြင့် တိုင်းလျင်မူ မျိုးဆက်တစ်ဆက်နီးပါး ကြာသွားပြီ။ အရင်တစ်ခေါက် ကျွန်တော်တို့သွားတုန်းက ၁၀ နှစ်ရွယ်သည် ယခု ၂၅ နှစ် ရှိရော့မည်။ ထိုခရီးမှာအပြန်တွင် ဝတ္ထုတိနှစ်ပုဒ် ငွေတာရီမဂ္ဂဇော်တွင် ကျွန်တော် ရေးခဲ့သည်။ တစ်ပုဒ်က “မနော်” ဆိုသည့် ဆယ်နှစ်ရွယ် ကချင်လေးတစ် ယောက်အကြောင်း ဖြစ်သည်။ ကချင်ပြည်နယ် စာစောင်မှ ခင်လေးမြင့်၏ စောင်းပါးအချက်အလက်အချို့နှင့် ကျွန်တော်သွားကြည့်ခဲ့သည့် မြစ်ကြီးနား ကချင်အမျိုးသားမိဘမဲ့ကလေးများကျောင်းမှ ကျောင်းသားလေးတစ် ယောက်၏အကြောင်းကို စပ်ဟပ်ရေးထားခြင်းဖြစ်သည်။ ကချင်အမျိုးသား ကလေးအမည်က မနော်။

မိဘမဲ့ကျောင်းသို့ မရောက်ခင် ကျေးစွာကျောင်းတွင် ကျောင်းနေ ခဲ့မှုးသည်။ ကျွန်တော်က သူတို့ရွာတွင် ကျောင်းရှိ မရှိ မေးသည်။ သူက မရှိ၊ တဗြားရွာက ကျောင်းကို လာတက်ရသည်ဟု ပြောပြ၏။ ဘယ်လောက်ဝေးသလဲ။

“နီးနီးလေးပါ။ တောင်ဆယ်လုံးလောက် ကျော်လိုက်ရင် ရောက် တာပဲ”

မနော်က ဖြေသည်။ မနော်၏စကားသည် ကျွန်တော့နားတွင် စွဲနေသည်။ တောင်ဆယ်လုံးကိုကျော်၍ ကျောင်းတက်ရသည့်ခရီးက နည်းသည့်ခရီးမဟုတ်။ အသွားအပြန် တောင်အလုံးနှစ်ဆယ်ကို ကျော်ရသည်။ တောင်ကြီးတွေကလည်း အမြင့်ကြီးတွေ။ တစ်နှုံးကိစ္စမဟုတ်။ နေ့စဉ်ကိစ္စ။ သူ့ကြည့်တော့ ဆယ်နှစ်ရွယ် သူငယ်ကလေး။

ကျွန်တော်သည် မနောက်ကိုကြည့်၍ မောခဲ့ရသည်။ ယခုလောက် ဆိုလျှင် မနောက်တစ်ယောက် ဘယ်ရောက်နေပြီနည်း။ အသက်အစိတ် လောက်ရှိတော့မည်။ မနော၏ ညီလေးတွေကော်။ မနောလို့ တောင်ဆယ် လုံးကိုကျော် ကျောင်းတက်နေဆဲလောဟု ကျွန်တော် တွေးနေမိသည်။

နောက်ဝတ္ထုတစ်ပုဒ်မှာ “တံလျှပ်ပါတကား” ဆိုသည့် ဝတ္ထုတို့ ဖြစ်၍ ငွေတာရီမဂ္ဂဇင်းမှာပင် ရေးခဲ့သည်။ ဗန်းမော်တွင် ကျွန်တော်တို့ နှစ်ယောက် တရာတ်ပျော်ပွဲစားရုံတစ်ရုံ၏ တည်းခိုခန်းတွင် တည်းကြသည်။ တည်းခိုခန်းခ တစ်နေ့မှ နှစ်ကျပ်၊ အစားအသောက်ကိုမှု အောက်ထပ်တွင် သတ်သတ်မှာစားရသည်။ တစ်နောက်နောက် အောက်ထပ်ဆင်း ကျွန်တော်တို့ ထမင်းစားနေစဉ် လူတစ်ယောက် ကျွန်တော့ကို လာနှုတ်ဆက်သည်။ စစ်ပြီးစ တက္ကာလိုင်တုန်းက ကျွန်တော်နှင့် ကျောင်းဆောင်တစ်ခုတည်းတွင် နေခဲ့သူ၊ အရေးပိုင်သား။ သူ့နာမည်က ပီတာလေးမောင်။ ကျောင်းတွင် ဖော်တော်ကားထား၍ စီးသည်။ အသုံးအစွဲပြီးသည်။ အင်းလျားနှင့် ဘင်တန်(သီရိ) အညွှန်းဆောင်များမှ ညာနေဆည်းဆာများသည် သူ့ရယ်သုံးများဖြင့် ပဲတ်တပ်နေကျုံ။ ဘုတ်ကလပ်တစ်ရိုက်မှ တောရိပိညိညိုများ သည် သူ့တီးတိုးသံများကို ကြားနေကျုံ။ လရောင်ပြုက်သည့် နွေဦးများ တွင် လမ်းထောင့်အုတ်တံတားဆီမှ လျှပ်စစ်ကိုတော်သံကို ကြားရမြှု။ “**ဂျူဒီနဲ့ချိန်းတဲ့ နေ့**” ဟူသော အမေရိကန် အဆိုအကရုပ်ရှင်ထဲမှ သီချင်းကို သူ တီးနေ ကျုံ။ ဘာမျှ လိုလေသေးမရှိ။ မော်တော်ကား၊ အနောက်နိုင်ငံတို့ အကောင်းစား၊ လျှပ်စစ်ကိုတာသံကို ကြားရမြှု။ ဘင်တန်သူတို့၏ မျက်ဝန်းပြာပြာ နှင့် အပြီးလဲလဲဝန်းရံလျက်။ ဘာမျှ ပူပင်ကြောင့်ကြေစရာမလိုသည့် မကြောင့် ကြ ကိုယ်တော်ကလေး။ ချစ်စရာ မင်းသားလေးတစ်ပါး။

နောက် မည်သူ့ဖြစ်သွားသည် မသိ။ ကျောင်းသားတစ်ယောက် ၈၏ ပစ္စည်းကို ခိုးမှုဖြင့် ကျောင်းထုတ်ခံလိုက်ရသည်။ ထိုစဉ်ကစ၍ သူနှင့်

မတွေ့တော့။ ၁၉၅၀ ခုနှစ်လောက်က ဂွဲသွားကြသည်မှာ ၁၉၆၀ ခုနှစ်မောက်မှ ပြန်တွေ့ကြသည်။ မကြောင့်ကြ ကိုယ်တော်လေး မဟုတ်တော့။ ချစ်စရာ မင်းသားလေးတစ်ပါး မဟုတ်တော့။

ရှမ်းကချင်မတစ်ယောက်နှင့်ရကာ ဖန်းမော်တွင် သောင်တင်နေသည်။ ပတ်စာခွာသူ၊ ဖျာသိမ်းသူ၊ သေတ္တာမှောက်သူ ဖြစ်နေပြီ။ သူ့ကို ကြည့်၍ စိတ်မကောင်းစရာ လောကဓံကို ရေးချင်သဖြင့် “တံလျှပ်ပါတကား” ကို ကျွန်တော် ရေးခဲ့သည်။ ပုဂ္ဂန်ဆင်တူသော ဆန်းမာဆက်မွန်၏ ဝဋ္ဌတိုကလေးတစ်ပုဒ်ကိုလည်း ဖတ်ခဲ့ဖူးသည်။

ယခု “တံလျှပ်ပါတကား” မှ ကျွန်တော်းအတ်လိုက် ပိတာတစ်ယောက်ဟာ ဘယ်ရောက်နေပြီမသိ။ ဘိန်းစားသာဝမှ ဘိန်းဖြူသမားဖြစ်နေပြီလော့။



J

ဉာက ရထားပေါ်တွင် တစ်ညလုံးအိပ်မပျော်။

ရထားသည် မြောက်ဘက် တောင်ကုန်းအေသသို့ ဆန်တက်လာသည်နှင့်အမျှ အအေးစာတ်က ကဲသည်။ ကျွန်တော်တို့တွင် အိပ်ရာလိုပ်မပါကြ။ မည်သူမျှ ကောင်းကောင်း အိပ်မပျော်။ ချမ်းချမ်းဖြင့် စင်ပေါ်တွင် ကျွေးလိုက်ကြသည်။ ကျွေး၍ ညောင်းလျှင် စကားပြောလာကြသည်။ အထူးတန်းထဲတွင် မီးမရှိ။ မောင်နေသည်။ ရှိုးရိုးတန်းတွင် နေရာမရှုများ၊ အထူးတန်းလမ်းကြားတွင် ပြည့်နေသည်။ ဆန်အိတ်များ၊ ပဲအိတ်များ၊ ဆီပုံးများကို ပစ်တင်ကြသည်။ အထူးတန်းတွဲတွင် တင်ရသည်က လွှေ့သည်။ သူတို့တစ်တွေ ဆင်းကြတက်ကြ၊ ကုန်တွေတင်ကြ၊ ခါကြ၊ ဆဲကြ၊ ဆိုကြသည့်အသံများကြောင့်လည်း အိပ်မပျော်။ အတွေ့အာရုံရော၊ အကြားအာရုံပါ ြိမ်သက်မှုမရ။ အိမ်သည်များကမူ စေတနာဖြင့် အထူးတန်းမှ ခေါ်သည်။ ကျွန်တော်တို့တစ်တွေ အေးအေးဆေးဆေး

ပိကာဆို၏ ပဋိလက်မီးအီမီ

ဒိန်နိုင်အောင်၊ ခရီးမပန်းရအောင် လုပ်ယည့်အစီအစဉ်ဖြစ်သည်။ သို့ရာတွင် သူတို့စေတနာ အရာမထင်။ အိပ်လည်း မဘိပ်ရ။ သက်သက်သာသာ လည်းမရှိ။ ပိုက်ဆံပိုကုန်ခြင်းနှင့် ကျွန်တော်တို့တွင် လူတို၏ ဘဝကိန်နီးကပ်ကပ် လေ့လာခွင့်မရခြင်းသာ အဖတ်တင်သည်။

ဤခေတ်တွင် အတူးတန်းနှင့် ရိုးရိုးတန်း ဘာမျှခြားနားမှုမရှိ။ နှစ်တစ်ရာပြည့် “မြန်မာပြည်မီးရထား” ၏သမိုင်းကိုရေးလျှင် ကျွန်တော်တို့တိုင်းပြည်၏ လူမှုရေးသမိုင်းနှင့် စီးပွားရေးသမိုင်းတို့သည် တစ်စိတ်တစ်ဒေသ အကျိုးဝင်လိမ့်မည်။ စိတ်ဝင်စားစရာ ဖြစ်လိမ့်မည်ထင်သည်။

နံနက်တွင် အိပ်မရတော့သဖြင့် ကျွန်တော့တွင်ပါလာသည့် ပြင်သစ်ကဗျာဆရာ ပရေးဗား၏ လက်ရွေးစင်ကဗျာစာအုပ်ထဲမှ ကဗျာတစ်ပုဒ်ကို ကောက်ဖတ်သည်။ ကဗျာအမည်က

### ‘ပိကာဆို၏ ပဋိလက်မီးအီမီ’

ကျောက်ဖြူသား စားပဲတစ်လုံးပေါ်မှာ  
အူဟောင်းလောင်း ထွက်ကျနေတဲ့  
စဏ္ဍားကတ်ပြား သူတောင်းစားတစ်ယောက်  
ဘူတာရုံပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြားများ  
ရှင်ပုံလွှာတစ်ခုရဲ့ ရှင်ပုံလွှာ။

ပရေးဗားကို ပြင်သစ်ကဗျာ၏ ပိကာဆိုဟု ဝေဖန်ရေးသမားများ က ခေါ်ကြသည်။ ပိကာဆို၏ ပန်းချီကားများတွင် အင်ပရက်ရှင်နစ်င်းနှင့် သရုပ်မှန်လွန်ပါဒါတို့ ရောယ့်နေသလို သူ့ကဗျာတွင်လည်း ထိုပါဒါနှစ်ခုပေါင်းထားသည်။ သူ့ကဗျာကို ဖတ်ရခြင်းက ပိကာဆို၏ ပန်းချီကား ကို ကြည့်ရသည့်နှင့်တူသည်။ ပဋိပဏ္ဏတွေ ရောယ့်လုံးထွေးနေကြသည်။ ထိုပဋိပဏ္ဏဖြစ်နေသည့်အရာများသည် တစ်ခုကိုတစ်ခု တိုက်ခိုက်

နေကြပြီးနောက် လွှင့်စဉ်ဝေးကွာသွားကြသည်။ နိမိတ်ပုံတွေ၊ အရပ်တွေက သဘာဝမဟုတ်ဘဲ သဘာဝထက် လွန်ကဲနေကြသည်။ အမြင်အာရုံကို ဖမ်းပြီး နိမိတ်ပုံများအဖြစ် သုံးသွားကြသည်။

သူရေးပြသည့် ရုပ်ပုံထက် ပဋိပက္ခများကိုကြည့်ပါ။ ကျောက်ဖြူ၍ သားစားပွဲကြီးက ခံညားဝင်းလက်နေသည်။ သို့ရာတွင် ထိစားပွဲပေါ်တွင် ရှိနေသူက သူတောင်းစား။ သူတောင်းစားမှ တကယ့်သူတောင်းစား မဟုတ်။ စဏ္ဍာကတ်ပြား သူတောင်းစား။ စဏ္ဍာကတ်ပြားသူတောင်းစားက အကောင်းမဟုတ်။ အူဟောင်းလောင်း ထွက်ကျနေနေသည်။ ပထမပဋိပက္ခ က စဏ္ဍာကတ်ပြား သူတောင်းစားနှင့် အူဟောင်းလောင်းထွက်ကျနေခြင်း။ ကျောက်ဖြူစားပွဲနှင့် သူတောင်းစား ဘာဆိုင်သနည်း။ စဏ္ဍာကတ်ပြား သူတောင်းစားရုပ်က မည်သို့ဟောင်းလောင်း ထွက်ကျနိုင်မည်နည်း။

မဖြစ်နိုင်သည့် အရာနှစ်ခု ပေါင်းစပ်ပေးထားသည်။

ရထားသံသည် တောင်ကမ်းပါးယံတွင် ပဲတင်ထပ်နေသည်။ တောတွေ၊ တောင်တွေ၊ လျှို့မြောင်ငွော၊ ချိုင့်ရှုမ်းတွေကို ဖြတ်လာသည်။ နောက်ခုံးကျတော့ မိုးညှင်း နမ္မားလွင်ပြင်သို့ ရောက်လာ၏။ မိုးညှင်းတွင် အကြာကြီး ရထားဆိုက်သည်။ ဘာကြောင့်ဟူ၍တော့ မသိ။ မြစ်ကြီးနား ရထားသည် အစုန်ရောအဆန်ပါ မိုးညှင်းတွင် အကြာကြီး ဆိုက်တတ်သည် ဟု ပြောကြသည်။ ကျွန်ုတ်သော်လည် မိုးညှင်းဘူတာရုံကိုကြည့်ရင်း သော် တာဆွဲ၏ “ဆန်စုံစားကံကုန်သွား” ဝထ္ထလဲမှ စစ်ပြီးကာလ မှောင်ခို့ဆန် ကုန်သည်မလေး မသူကို သွား၍ သတိရနေသည်။ ယခုလည်း မိုးညှင်း ဘူတာရုံပလက်ဖောင်းပေါ်တွင် မှောင်ခို့သည်မလေးတွေ လူးလာခတ်နေ ကြသည်။ သော်တာဆွဲ၏ အတ်လိုက်မ မသူက ဆန်မှောင်ခို့ကူးသည်။ မိုးညှင်းဘူတာရုံ ပလက်ဖောင်းတွင် ကျွန်ုတ် မြင်လိုက်သည့် မှောင်ခို့ သည်မလေးများကောာ ဘာပစ္စည်းများကို မှောင်ခို့ကြသနည်း။

ပရေးဗား ပြောသလို ဘူတာရုံပလက်ဖောင်း တစ်ခုပေါ်မှ

ပိကာဆို၏ ပဋိလက်မိုးအိမ်

ဆေးလိပ်ပြေဗျာနဲ့ ကလေးများလော॥

မိုးသွင်းရောက်တော့ မိုးကောင်းစာဆိုတော်နေ့ ကော်မတီမှ ကိုစိန်  
လွင် လာကြောသည်။ အသားညီညို၍ ခပ်တောင့်တောင့် နှုတ်ခမ်းမွေးကား  
ကား၊ အသက်သုံးဆယ်လောက်သာ ရှို့ဗီးမည်။ မြက်ဦးထုပ်ဖြူကို ဆောင်း  
ထားပြီး ပခုံးတွင် ကချင်လွယ်အိတ်တစ်လုံး လွယ်ထားသည်။ ညီမောင်  
သော မျက်နှာပေါ်မှ သူမျက်လုံးများက တဖိတ်ဖိတ်လက်နေကြသည်။  
စကားပြောလျင် ပီပိသသဖြင့် တစ်လုံးချင်းလေးလေး ပြောတတ်သည်။  
သူက လူနှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ တစ်ယောက်က ဖြူဖြူ၍၍  
ရှမ်းသွေးပါပို့ရှုသည်။ အခြားတစ်ယောက်က ပိန်ပိန်ပါးပါး၊ အရပ်ပြတ်ပြတ်  
နှစ်ယောက်စလုံး အသက်သုံးဆယ်ထက် ကျော်ပုံမရကြသေး။

“ဟောဒါ ဟိုပင် အ.ထ.က က ကျောင်းဆရာ ဦးသန်းအောင်”  
ခပ်ဝဝလူကို လက်ညီးထိုးပြသည်။

“ဟောဒါက အမှုထမ်း ကိုလှော့ သူတို့နှစ်ယောက်စလုံး ဟိုပင်  
ကချည်းပဲ။ ဟိုပင်စာဆိုတော်နေ့အတွက် လုံးပန်းကြသူတွေပေါ့”

ကျွန်ုတ်တော်က သူတို့ကို လက်ခဲ့နှုတ်ဆက်သည်။ စာဆိုတော်  
ပွဲသည် အမျိုးသားအနုပညာပွဲသဘင်တစ်ရပ် ဖြစ်နေပြီ။ အလုပ်သမားတွေ၊  
လယ်သမားတွေ၊ ကျောင်းသားတွေ၊ အမှုထမ်းတွေ၊ လူငယ်တွေက  
အမျိုးသားစာဆိုတော်ပွဲသဘင်ကို ကြိုဆိုကြသည်။ စာရေးသူများကို ဖိတ်၊  
စာရေးသူများ၏ ဟောပြောချက်များကို နားထောင်ကြသည်။ သူတို့၏  
ထင်မြင်ချက်များကို ပြောကြသည်။ ဝေဖန်ရေး လုပ်ကြသည်။ သူတို့ဘဝ  
ကို ထင်ဟပ်သည့် စာပေများကို ရေးသားပြုစုစုံ တိုက်တွန်းကြသည်။  
အကြောက်ပေးကြသည်။ စာဖတ်သူနှင့် စာရေးသူတို့ တွေ့ဆုံသည့်ပွဲတော်  
ကြီး ဖြစ်လာနေပြီ။ စာရေးသူသည် စာဖတ်သူထံ တပည့်ခံရမည်။ စာဖတ်  
သူ၏ အကြောက်ကို နားထောင်ရမည်။ သူတို့သည် စာရေးသူတို့၏ဆရာ  
များ မဟုတ်လော်။

“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ ဟိုပင် စာဆိုတော်ပွဲက မိုးကောင်းက အပြန်ကျမှ လုပ်မှာနော်”

ကျွန်တော်က မေးသည်။ ဦးသန်းအောင်နှင့် ကိုလှော့သည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်နေကြသည်။ သူတို့အမှာအရာ များက ပြောသင့်မပြောသင့် ချိန်ဆနေဖော်နှုန်း၊ ပြောရမည်ကို ဝန်လေးသည့် ဟန်။ သူတို့နှစ်ယောက်သည် ကိုစိန်လွင်ကို ငေးကြည့်နေကြသည်။ ကိုစိန်လွင်က တောားဟား ရယ်နေသည်။

“ဟူတ်တယ်၊ အပြန်မှ လုပ်မှာ။ ဟိုပင်မြို့အဖို့၊ ပထမဆုံးအကြိမ် စာဆိုတော်ပွဲမို့လို့၊ တစ်မြို့လုံးက အားခဲနေကြတယ်။ အားတက်သရေရှိ ကြတယ်။ မြို့သူမြို့သားတွေကလည်း တို့မြို့တော့ မြို့အရို့နဲ့ပြည့်စုံပြီး ဝမ်းပန်းတာသာနဲ့၊ ဆရာတို့ကို မျှော်နေကြတယ်။ ဆရာတို့ကို ကြွော့ပြီး စည်တော်အဖွဲ့တွေ၊ ကချင်ယိမ်းတွေ၊ ရှမ်းယိမ်းတွေလည်း တိုက်ပြီးပြီ။ ယိမ်းအဖွဲ့တွေနဲ့ ဘူတာရုံကို လာကြော့ဖို့၊ ပြင်ထားကြတယ်”

အလိုလေးလေး ခမ်းနားလုပါတကား။ စာရေးဆရာအဖြစ်ဖြင့် မြို့ဘကာ နယ်တကာ ရောက်ဖူးပြီ။ ဤသို့ တလေးတစား တခမ်းတနား ကြိုသည့်မြို့ကို တစ်ခါမျှ မတွေ့ဖူးသေး။

“သိပ်ခမ်းခမ်းနားနားတွေ မလုပ်ပါနဲ့ဗျာ။ ငွေကုန်လူပန်းဖြစ်ပါမယ်။ စာရေးဆရာဆိတာ ပြည်သူတဲ့ကလာပြီး ပြည်သူတဲ့မှာ နေရတဲ့လူတွေပဲ။ ဘာဖြစ်လို့ သူတို့ကို ခမ်းခမ်းနားနား ကြိုဆိုရမှာလဲ။ တော်တော်ကြာ အကြိုမခံစုံး ခံရလို့၊ ဝမ်းတော်တွေ လားကုန်ပါဉိုးမယ်”

ကျွန်တော်က ပြောသည်။ ကိုစိန်လွင်က သူတုံးစံအတိုင်း တောားဟားရယ်သည်။ ကိုစိန်လွင်ရယ်တော့ ဦးသန်းအောင်တို့ ကိုလှော့တို့၊ မျက်နှာကလည်း ပြီးယောင်သန်းလာသည်။ သို့ရာတွင် သူတို့အပြီး က မချိသည့်အပြီး။ မသက်မသာ အပြီး။

အမှုန်တော့ ဟိုပင်တွင် စာပေဟောပြောပဲ လုပ်ခွင့်မရ။

မိုးညွှန်းမှ ရထားထွက်တော့ ဟိုပင်က စာဆိုတော်ကော်မတီဝင်  
များလည်း လိုက်လာကြသည်။ သူတို့က စာရေးသူများနှင့် တွေချင်သည်။  
စာပေဝေဖန်ရေး လုပ်ချင်သည်။ ကျောင်းသားကျောင်းသူများကလည်း  
မိုးကောင်းဟောပြောပွဲများသို့ ခေါက်ပြန်ရထားဖြင့် လာ၍ နားထောင်ကြ  
မည်ဟု ပြောပြသည်။

မိုးကောင်းကို ရထားဆိုက်တော့ စာဆိုတော် ကော်မတီဝင်များက  
လာကြောက်သည်။ ပါတီယူနစ်ဥက္ကဋ္ဌ ဗိုလ်ကြံးမင်းအောင်နှင့်နေး၊ တရားရေး  
ကော်မတီဥက္ကဋ္ဌ ဦးတင်းဦး၊ ဒေါ်စောကြော်၊ ဒေါ်တင်တင်၊ ဒေါ်စမ်းစမ်းရည်  
စသူတို့ပါသည်။ အမျိုးသမီးစာရေးဆရာတွေ ပါလာသဖြင့် အမျိုးသမီးများ  
လာကြောက်းဖြစ်ပုံရသည်။ ကိုကျော်ဖြင့်၊ ဖရိုလာ စသည့် လူငယ်တွေလည်း  
ပါသည်။

မိုးကောင်းက ကာမိုင်း၊ အားကနို့လမ်းခွဲဖြစ်သည်။ အားကန့်  
ကျောက်စိမ်းတွင်းသို့သွားလျှင် မိုးကောင်းကို ဖြတ်ရသည်။ ဆိုင်ရာတို့က  
ကျောက်စိမ်းတူးသူများကို အရေးယူအပြစ်ပေးနေသည့်တိုင် ကျောက်သမား  
ကို ရှောင်၍မလွတ်။ ကျောက်စိမ်းတွင်းသို့ သွားသူကလည်း လူမျိုးစုံနေ  
သည်။ မြန်မာ၊ ကချင်၊ ရှမ်း၊ တရာ်။ ကျောက်အောင်၍ ပြန်လာသူလည်း  
ရှိသည်။ ကျောက်မအောင်ဘဲ ငှက်ဖျားမိ၍ ပြန်လာသူလည်း ရှိသည်။  
မိုးကောင်းက ကုန်စျေးနှုန်းသည် ရန်ကုန်နှင့် ဘာမျှမကွာ။ ကျွန်းတော်တို့  
ရောက်စဉ်က ခရမ်းချုပ်သီးတစ်ဆယ်သားကို လေးကျပ်စျေးဖြစ်နေသည်။

“ကျောက်စိမ်းသမားတွေရဲ့ ကောင်းမှုပေါ့ဆရာရယ်။ မြို့ခံလူတွေ  
ကတော့ လိုမ့်ခံနေရတာပေါ့”ဟု ကိုစိန်လွင်က ပြောပြသည်။

အနယ်နယ်မှ ကျောက်သမားများသည် မိုးကောင်းဝန်းကျင်သို့  
ဝင်လာကြသည်။ ကျောက်စိမ်းတွင်းသို့ ရိုက္ဗာသယ်ကြသည်။ သူတို့က  
ရရာစျေးပေး၍ ထိုကြေားဖြင့် မိုးကောင်းက ကုန်စျေးနှုန်းသည် ရန်ကုန်စျေး  
နှုန်းနှင့် အပြီးပြိုင်နေသည်။

ကျွန်းတော်တို့ကို ကားဖြင့် မြို့ထဲသို့ ခေါ်သွားကာ ဦးစိန်၊ အော်သို့က်တို့တို့က်နောက်မှ သီးသန်းအဆောင်တွင် သတ်သတ်နေရာချ ပေးသည်။ အဆောင်က ကျယ်သည်။ ကျွန်းတော်တို့ကို စောင့်ရောက်ကူညီ ရန် ကိုကျော်မြင့်နှင့် ဖရိုလာကိုလည်း တွဲပေးထားသည်။

ကိုကျော်မြင့်နှင့် ဖရိုလာဆိုသည့် လူငယ်နှစ်ယောက်အကြောင်း ကို ပြောရနီးမည်။

နှစ်ယောက်စလုံး အသက် ၂၅ နှစ်၊ ၃၀ ကြားလောက်တွင် ရှိ ကြေးမည်။ နှစ်ယောက်စလုံး စာပေစိတ် ထက်သန်ကြသည်။ စာအုပ်ဆို လျှင် အငမ်းမရ ဖတ်ကြသည်။ စာပေလုပ်ငန်း လုပ်ရမည်ဆိုလျှင် သားမေ မယားမေ လုပ်ကြသည်။ အပင်ပန်းခံနိုင်ကြသည်။ အိပ်ရေးပျက်လျှင် ဂရမစိုက်၊ ကျွန်းတော်တို့နှင့် တစ်ညာလုံး စကားပြောသည့်တိုင် သူတို့နှစ် ယောက်မှာ ပင်ပန်းနှစ်းနယ်ဟန် မရှိ။ စကားပိုင်းပြီး၍ ကျွန်းတော်တို့က အိပ်သည့်အခါ သူတို့နှစ်ယောက်မှာ အိပ်ချိန်မရကြ။ ဟောပြောဖွဲ့အတွက် လုံးဆောင်ရေး စသည့် တာဝန်များကို ဆက်လုပ်ကြရသည်။ မိုးကောင်းမြှို့ ကလေးတွင် ဤမျှ စာဖတ်ပရိသတ်ပေါ်၍ ဤမျှထက်သန်သည့် လူငယ် ကလေးတွေကို တွေ့ရသည်မှာ အံ့ဩဖို့ပင် ကောင်းသေးသည်။ ကျွန်းတော် ရောက်ဖူးသမျှ ပြည်မမှ မြို့ကလေးငယ်များတွင် ဤမျှလောက် စာဖတ် ပရိသတ်များ၍ ဤမျှလောက် စာပေစိတ်ထက်သန်ကြမည့် မြို့ငယ်မျိုး ရှားပေလိမ့်မည်ဟု ကျွန်းတော် ထင်သည်။

ညနေ ငါးနာရီရိုးတော့ ကိုစိန်လွင်နှင့် ကိုတင်ဦး နောက်တစ် ခေါက်ရောက်လာကြသည်။ ကျွန်းတော်တို့တွင် အနေးထည်လုံလောက် စွာမပါ။ ရန်ကုန်တွင်ဝတ်သည့် အနေးထည်သည် မိုးကောင်းက ဆောင်းကို မတားဆီးနိုင်။

“က ဆရာတို့ ဒါဝတ်ကြ။ ဆရာတို့ အနေးထည်နဲ့ မဖြစ်ဘူး”

ဦးတင်ဦးက သူယဉ်လာသည့် ဂရိတ်ကုတ်နှစ်ထည်ကို ပေးသည်။

ပိကာဆို၏ ပဋိလက်မိုးအိမ်

ဦးတင်ဦးကား အုပ်ချုပ်ရေးဘက်မှ ပြောင်းလာသည့်အရာ၌ ဖြစ်သည်။ ယခု တရားရေးကော်မတီတွင် ဥက္ကဋ္ဌလုပ်နေသည်။ အရာရှိနှင့်မတူ။ လူငယ်တွေနှင့် လိုက်လိုက်လျော့လျော့နေတတ်သည်။ ဂိတဝါသနာပါ သည်။ စောင်းတီးတတ်သည်။ သပ်သပ်ရပ်ရပ်ဝတ်စားတတ်သည်။ စွဲစပ် သေချာသည်။ ကျွန်တော်တို့ကိုပေးသည့် သူ့ဂရိတ်ကုတ်အကျိုးတွင် ဂိုဟာ နဲ့သင်းနေသည်။

“ဒီနေ့သော့ ဆရာတို့ကို ထူးထူးဆန်းဆန်း ထမင်းကျွေးရ မယ်။ အဲဒီအိမ်က ထမင်းစား ဖိတ်ထားတယ်။ ဆရာတွေလာရင် ထမင်း စားကြခဲ့ကြပါတဲ့”

“ဘာထူးထူးဆန်းဆန်း ထမင်းပွဲလဲဗျာ။ ဂိုးရာအစားအသောက် လား”

ကိုစိန်လွင်က သူ့ထုံးစံအတိုင်း တဟဲဟဲရယ်ရင်း

“မဟုတ်ဘူး ဆရာရော ဆရာတို့ကို ကျွေးမှာက နှစ်သိန်းတန် ထမင်းပွဲ၊ နှစ်သိန်းတန် ထမင်းပွဲ”

ကိုစိန်လွင်က ကျွန်တော်တို့ကို နောက်ပြောနေသည်ဟု ထင်မိ သည်။ သို့ရာတွင် နောက်ပြောခြင်းမဟုတ်။ ထမင်းပွဲက သူပြောသည့် အတိုင်း တကယ့်နှစ်သိန်းတန် ထမင်းပွဲ။

ကျွန်တော်တို့သည် မြို့ပတ်လမ်းအတိုင်း လျောက်လာခဲ့ကြ သည်။ လမ်းတွင် ဥာပို့ သွားလာနေသူများ တွေ့ရသည်။ အချို့က အပြန်၊ အချို့က အသွား။ လူမျိုးစုံ အချွောက်မျိုးစုံ။

“လူတွေက များလှုချေလားဗျာ။ ဘာရှိလို့လဲ”

“ဉာဏ်- ကျွန်တော် ပြောပါပေကောလား ဆရာရဲ့ အဒါ နှစ်သိန်း တန် ထမင်းပွဲက ပြန်လာကြတာ။ တချို့က သွားနေကြတာ၊ ကျွန်တော် တို့လိုပေါ့”

“ဟေ့လူ၊ ခင်ဗျားတကယ်ပြောနေတာလား”

ကိုစိန်လွင်က တဟားဟား ရယ်ပြန်သည်။

“တကယ်ပေါ့ ဆရာရဲ့။ ကျွန်တော်တို့ဆီမှာ လောပန်းတစ်ယောက်ရှိတယ်။ မြန်မာပြည်ပေါက် တရာတ်အမျိုးသားပဲ။ မိုးကောင်းသား ဆိုပါစို့လေ။ မိုးကောင်းမှာပဲမွေးပြီး မိုးကောင်းမှာပဲ ကြီးပြင်းလာတာ။ သူ့မိဘတွေ လက်ထက်ကတည်းက ပိုက်ဆံရှိတယ်။ ခု သူ့ဆွဲမျိုးမိဘ တွေ ကွယ်လွန်တဲ့အထိမ်းအမှတ်နဲ့ သူတို့ရှိုးရာအရထမင်းကျွေးတယ်။ တရာတ် စတုဒိသာဆိုပါတော့ ဆရာရယ်။ ဆယ်ရက်တိုင်တိုင် ထမင်းကျွေး တယ်။ လာစားချင်တဲ့လူ စားနိုင်တယ်။ ရှိရှိသာမျှ ကလေးလူကြီးအကုန် လူမျိုးမရေး၊ ဘာသာမရေး ဖိတ်တယ်။ တစ်မြို့လုံးကို အလျှောပယ်ကျွေး တယ်။ ကြိုက်သလောက်စား၊ အသောက်ကြိုက်တတ်ရင်လည်း ကြိုက်သ လောက်သောက်၊ ဘာမှတော့ မဖြစ်စေနဲ့ပေါ့။ အဒီလိုကျွေးတာ တစ်နေ့ကို နှစ်သောင်းကုန်တယ်။ ဆယ်ရက်ကျွေးတော့ နှစ်သိန်းပေါ့ဆရာရဲ့။ ဟိုကျေရင် ဘာကျွေးတယ်ဆိုတာ ဆရာတွေပါလိမ့်မယ်။ ဒီနေ့ နောက်ဆုံးရက်ပဲ”

မိုးကောင်းအရှေ့ပိုင်းရပ်က တံတိုင်းကာထားသည့် အိမ်ပိုင်းကြီး ရွှေတွင် မဏ္ဍာပ်ကြီး ဟီးနေသည်။ မဏ္ဍာပ်ကြီးထဲတွင် လူအပြည့်။

အိမ်ရှင်လောပန်းက အသက် သိပ်မကြီးသေး။ အလွန်ဆုံးရှိမှ အသက်အစိတ်ကျော်ကျော် လူငယ်တစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့ ကို ကိုယ်တိုင်ထွက်ကြိုကာ နေရာချေပေးသည်။ ရမ်းအရက်သောက်ချင် လျှင် ရမ်းအရက်ရသည်။ ခေါင်ရည်ကြိုက်လျှင် ခေါင်ရည်ရသည်။ တရာတ် လက်ပက်ခြောက်နှင့် စော်ဘွားနှုတ်ခမ်းမွေးလက်ပက်ခြောက် ရောခတ်ထား သည့် ရေနေးကြမ်းကြိုက်လျှင် ရေနေးကြမ်းရသည်။

ဟင်းတွေကိုကြည့်ပါတီး။ ပြည်ကြီးငါး၊ ပြည်ကြီးမျှေး၊ မို့ခြောက်၊ ငှက်သိုက်ဟင်းချို့၊ ငါးမန်းတောင်ဟင်းချို့နှင့် ကျွန်တော်အမျိုးအမည်မသိ သော တရာတ်ဟင်းခွက်ပေါင်း များစွာပါသည်။ လေးထောင့်စားပွဲရည်ကြီး အပြည့်။ ထမင်းပန်းကန်ပင် ချစရာမရှိ။ အချို့ပွဲကျတော့လည်း လိုက်ချို့

ပိကာဆို၏ ပဋိလက်မိုးအိမ်

တရှတ်ဆီးသီးနှင့် ကျွန်တော်မသီသော အချို့ဖွဲ့မျိုးစုံ၊ အချို့ဖွဲ့ကလည်း  
စားပွဲတစ်လုံးနှင့်အပြည့်။

ကျွန်တော်တို့ကိုသာ ဤသို့ ကျွေးသည်မဟုတ်။ လာသမျှ  
လူတိုင်းကို ဆူကြံ့နိမ့်မြင့်မရွေး ဤသို့ကျွေးသည်။ ကိုစိန်လွင်ပြောသည့်  
အတိုင်း နှစ်သိန်းတန် ထမင်းပွဲဆိုသည်မှာ ဟုတ်လောက်သည်။ ဆယ်ရက်  
တိုင်တိုင် စတုဒြောကျွေးပွဲကြီး ဖြစ်သည်။

ကျွန်တော်တို့ ထမင်းစားပြီး၍ အချို့ဖွဲ့မြည်းနေစဉ် မဏ္ဍာပ်နောက်  
ဖေးမှ ဆူဆူညံ့အသံကြားရသည်။ လှမ်းကြည့်လိုက်တော့ သူတောင်းစား  
နှစ်ယောက် ပုံးထဲတွင် စွန်ပစ်ထားသည့် အကြွင်းအကျွန်များကို လုနေကြ  
သည်။ ဓည့်ခံသူတစ်ယောက်က သူတောင်းစားတစ်ယောက်ကို မောင်း  
ထုတ်နေသည်။ တစ်ယောက်က ပုံးထဲက အကြွင်းအကျွန်ကို လုယက်  
မနေဘဲ အကောင်းဂို့သာယူဖို့ ခေါ်နေသည်။ လောပန်းက နှစ်သိန်းတန်  
ထမင်းကို ကျွေးနေစဉ် သူတောင်းစားက အမိုက်ပုံးတွင် လုယက်ရှာဖွေ  
လျက်။ ဓည့်ခံနှစ်ယောက်အနက် တစ်ယောက်က သူတောင်းစားများကို  
မောင်းထုတ်ပြီး တစ်ယောက်က ဖိတ်ခေါ်သည်။

ပဋိပက္ခဖြစ်နေသည့် ရပ်ပုံးလွှာကို ကျွန်တော် ငေးကြည့်နေသည်။  
ထောင့်တစ်ထောင့်တွင် လူတစ်ယောက်က ရမ်တစ်လုံးကို ဖွင့်၍ ရေမရော  
ဘဲ မေ့နေသည်။ ထိုလူကို ကျွန်တော် တအုံတယဲ ငေးကြည့်နေသည်။  
ပုလင်းသုံးပုံတစ်ပုံလောက်ကျတော့ ရပ်လိုက်သည်။ လူက ထောင်ထောင်  
မောင်းမောင်း၊ ဗလကောင်းကောင်း၊ ရီဝေသည့်မျက်လုံးအစုံဖြင့် ပရိသတ်  
ကို ကြည့်သည်။ စားပွဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ ခဏ  
ကြာတော့ နောက်ထပ် မေ့ပြန်သည်။ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်  
တော့ ပုလင်းတစ်ဝက်ခန့် ကျွန်သေးသည်။

ကျွန်တော်သည် သူအစား စိုးရိမ်နေသည်။ ရမ်ပုလင်းတစ်ဝက်  
ကို ရေမရောဘဲ တစ်ထိုင်တည်းသောက်သူကို ငေးကြည့်နေမိသည်။

ဤတစ်ပုလင်း အကုန်သောက်လျှင် ဒုက္ခ၊ ကျွန်တော် ရင်တမမဖြင့်  
ကြည့်နေသည်။ နောက်ထပ်မေ့သည်။ သို့ရာတွင် သိပ်မသောက်နိုင်  
တော့။ တစ်ငံနှစ်ငံသောက်ပြီး ပုလင်းကို ပြန်ချထားရင်း ခေါင်းငါ်စိုက်  
ကျနေသည်။ သူ့ခေါင်းကို ယမ်းနေသည်။

မီးတွေ လင်းစပြပြီ။

ကျွန်တော်တို့ အမိမျင်လောပန်းကို နှုတ်ဆက်၍ ပြန်ခဲ့ကြသည်။



၃

“မိုးကောင်းကတော့ တကယ့်မိုးကောင်းပဲယူ”

“ဘာလဲဆရာရဲ့၊ ဆရာစကားက အရင်းမရှိ အဖျားမရှိ၏

ဆိုးတာလား ကောင်းတာလား”

ကိုစိန်လွင်က မေးသည်။

“ဆိုးတယ်ကောင်းတယ်လို့ ကျွန်တော် မပြောလိုပါဘူး။ အဆိုး  
အကောင်း အလင်းအမြှောင်ဆိုတာ နေရာတကာမှာ ရှိတာချည်းပါဝဲ။ ဘယ်  
နေရာ ဘယ်ဌာန ဘယ်အရာ ဘယ်ဝတ္ထုမှာပဲဖြစ်ဖြစ် အလင်းနဲ့အမြှောင်  
ဆိုတဲ့ ဆန့်ကျင်ဘက်ဟာ ရှိကြတာပါဝဲ။ ဒါပေမဲ့ မိုးကောင်းကတော့  
အလင်းနဲ့အမြှောင် ဆန့်ကျင်ဘက်ကို ဖော်ပြတဲ့နေရာမှာ တော်တော်ထင်ရှား  
တဲ့မြို့ ဆိုပါတော့”

“ဒါဖြင့် ဘယ်ဟာတွေကလင်းပြီး ဘယ်ဟာတွေက မြှောင်  
သလဲ”

ကိုစိန်လွင်က ကျွန်တော့ကို စိုက်ကြည့်နေသည်။

“လူငယ်တွေ၊ မြို့ခံပူရှိလ်တွေ စာပေစိတ် ထက်သန်တာ၊ တက်  
ကြတာ၊ ဇည့်ဝတ်ကျော့မှန်ကြတာ၊ လိုက်လွှဲပျုံးနှုံးကြတာ၊ စာဖတ်  
ပရိသတ်စာပေအဆင့်အတန်းမြင့်တာ၊ ရှိုးသားကြတာ၊ ဒါတွေဟာအလင်းပဲ”

ပိကာဆို၏ ပဋိလက်မီးအိမ်

“ဒါဖြင့် အမောင်ကကော”

“အင်း အမောင်ကတော့” ကျွန်တော်က အတန်ပြောစည်းစားနေသည်။ “အမောင်ကတော့ နယ်စုံကလူတွေရောက်လာပြီး မကောင်းတဲ့ အကျင့်တွေ အလေ့အထတွေ ပြန်ဖွားလာတာ၊ သို့ပြီးသာသူက ချမ်းသာပြီး ဆင်းရဲနေသူက ဆင်းရဲနေတာ၊ မြို့ကလေးနဲ့မလိုက်အောင် ကုန်စွေးနှစ်းတွေ ပြီးတာ”

ကျွန်တော်က ဆေးလိပ်ကို မီးညိုသည်။

“အလာတုန်းက ရထားပေါ်မှာ ပရေးဗားဆိုတဲ့ ပြင်သစ်ကဗျာ ဆရာတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လာတယ်။ ကဗျာနာမည်က “ပိကာဆိုရဲ့ ပဋိလက်မီးအိမ်”တဲ့။ ပိကာဆိုရဲ့ ပန်းချီကားတစ်ကားကို ကြည့်ရသလို ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ရူခင်းတစ်ခုကို ကဗျာဆရာက ကဗျာဖွဲ့ထားတာ။ သူ့ကဗျာတစ်ပုဒ်လုံးဟာ ဆန့်ကျင်ဘက်ရူခင်းပုံတွေကို နိမိတ်ပုံတွေနဲ့ ဖွဲ့ထားတာ။ ဒါကြောင့်မို့၊ သူ့ကဗျာကို “ပိကာဆိုရဲ့ ပဋိလက်မီးအိမ်”လို့ နာမည်ပေးထားတယ်။ ဒါ ကျွန်တော် ရုတ်တရက်လှစ်ခနဲမြင်လိုက်ရတဲ့ မိုးကောင်းဟာလည်း အဲဒီပရေးဗားရဲ့ “ပိကာဆိုရဲ့ ပဋိလက်မီးအိမ်”ကို ဖတ်ရသလိုပဲ။ ဆန့်ကျင်ဘက်တွေ၊ ပဋိပက္ခတွေ၊ ကွာခြားမှုတွေ၊ ဝိရောခိုတွေနဲ့ ဖြစ်းနေတယ်”

ကျွန်တော်က ပရေးဗား၏ “ပိကာဆို၏ ပဋိလက်မီးအိမ်” အကြောင်းကို ပြောပြကာ တစ်ပိုင်းတစ်စကို ရွတ်ပြသည်။

ရပ်နေတဲ့ နာရီချိန်သီးရဲ့ အလေးချိန်နဲ့

သူ့ရဲ့ပျောက်ဆုံးသွားတဲ့ ခဏေယ်များ ...

ဆန်ကိုတ်မှန်း၊ တစ်ခုပေါ်က

မာလာဂါဝပျစ်သီးတစ်လုံးရဲ့ အံ့စရာတဖွေ

အလွှားနာကို ပိုင်အရက်နဲ့ တကျိုက်ကျိုက်နဲ့

သတ်ပစ်ရင်း ငုံပစ်းသွားတဲ့ လူတစ်ယောက်

ဖယောင်းတိုင်တစ်ထုပ်ရဲ  
မျက်စီကျိန်းစေတဲ့ အလင်းရောင်များ။  
“စကားလုံးတွေကတော့ လှသားပဲ။ ဒါပေမဲ့ အဓိပ္ပာယ်က  
ဘာတဲ့”

ဦးတင်ဦးက ဝင်မေးသည်။

“ပရေးဟားက စပိန်ပြည်တွင်းစစ်ကိုမြင်ပြီး ဘယ်လိုခံစားချက်မျိုး  
နဲ့ ရေးခဲ့တယ်လို့တော့ ကျွန်တော် မပြောတတ်ဘူး။ မိုးကောင်းအလာ  
လမ်းတစ်လျောက်မှာ မြင်ခဲ့တဲ့ ရွှေခင်းတွေကိုမြင်တော့ အဲဒီကဗျာလေးကို  
အမှတ်ရနေတယ်။ ရထားလမ်းတစ်လျောက် လူငယ်တွေ လုံမငယ်တွေ  
အရောင်းအဝယ် လုပ်နေကြတယ်။ သူတို့ဘဝဟာ ရပ်နေတဲ့ နာရီချိန်သီး  
ကြီးလိုပဲ။ မဟုတ်တဲ့ အတွေးအခေါ်တွေ အမှုအကျင့်တွေ ဝင်ပြီး ရှုံးတိုး  
တက်မှုမရှိတော့ဘဲ ရပ်သွားကြတယ်။ ပျက်စီးနေတဲ့ လူငယ်ကလေးတွေ  
ခင်ဗျားလည်း တွေ့ဖုံးတယ်မဟုတ်လား။ နာရီချိန်သီးက ရပ်နေတော့  
ဆက်မသွားတော့ဘူး။ အချိန်ထဲမှာ အစိတ်အပိုင်းအဖြစ် ပါဝင်နေတဲ့  
လူငယ်ကလေးတွေကို ကျွန်တော်တို့အစား ပြန်မရကြတော့ဘူး။ ကုန်ဆုံး  
သွားကြရတယ်။ ပျက်စီးတဲ့ လူငယ်ကလေးတွေရဲ့ ဘဝဟာလည်း ပြန်ပြီး  
အစားပြန်မရကြတော့ဘူး။ အလဟာသာ ကုန်လွန်သွားကြရတယ်။  
ကိုတ်မှန်တစ်လုံးပေါ်က စပျစ်သီးဟာ စားလို့တော့ ကောင်းပါရဲ့ ဒါပေမဲ့  
အဲဒီစပျစ်သီးက တဇ္ဈိုးခြာက်ပြသလို ပြုးပြုးကြီးဖြစ်နေတယ်။ ဒီလိုပဲ  
ခင်ဗျားတို့ဆိုက ကျောက်အောင်ကြတဲ့လူတွေဟာ တင့်တောင့်တင့်တယ်  
တော့ နေနိုင်ကြပါရဲ့ ဒါပေမဲ့ သူတို့ဟာ ဆင်းရသားတွေ၊ တောင်သူလယ်  
သမားတွေ၊ ကျောက်တွင်းတူးတဲ့ အလုပ်သမားတွေကြားထဲမှာ တော်  
တဇ္ဈိုးခြာက်ပြ သလို ပြုးပြုးကြီးဖြစ်နေကြတယ်။ ကျွန်တဲ့လူတွေကတော့  
မဲ့လို့တ်လို့။ စောစောက ရမ်းပုံလင်းကို မေ့နေတဲ့လူကို ကြည့်ရတာ  
လည်း အချိန်နာကျလို့ သောက်နေသလိုပဲ။ အလွမ်းနာကို ရမ်းအရက်နဲ့

သတ်ရင်း ရမ်အရက်ထဲမှာ ရေတိမ်နစ်သွားရတော့မယ်။ ဒီအမှာင်တွေ၊ မညီမျှမှုတွေကို ဖယ်ရှား မယ့် ဖယောင်းတိုင်မီးရောင်ဟာ ဘယ်တော့များ ထွန်းညှိတော့မှာလဲ။ ဒီဖယောင်းတိုင်ကို ထွန်းညှိဖို့ရာဟာ ဂိုးသားတဲ့ ကြိုးစားတဲ့ တက်ကြွတဲ့ မိုးကောင်းလူငယ်တွေ၏ တာဝန်ပဲလို့ ကျွန်တော် ထင်တယ်။ အေးလေ ဒါက ပရေးဟားရဲ့ကဗျာကို ကျွန်တော့ဘာသာ ကျွန်တော် ခွဲဆက်စပ်ပြီး အဓိုာယ်ပြန်ကြည့်တာပါ။ မှန်ချင်မှုလည်း မှန်ပေမှာပေါ့”

လမ်းမီးပွင့်များသည် နှင်းမှန်ထဲကြီးကို ဖောက်၍ လက်နေကြသည်။



## ၄

နောက်တစ်နေ့နက်တွင် ကျွန်တော့သူငယ်ချင်း ကိုကိုကြီးက စပါးအဝယ်ခိုင်ကို လိုက်ကြည့်ဖို့ ပိတ်သည်။ ကိုကိုကြီးနှင့်ကျွန်တော်က မြိုင်မြို့သားတွေ၊ တစ်ကျောင်းတည်းနေခဲ့သည့် ငယ်သူငယ်ချင်း။ ကျွန်တော်နှင့် ကွဲသွားသည်မှာ ကြာလှပြီ။ အနှစ်အစိတ်ကျော်လောက်ရှိ တော့မည်။ ယခုမှ ပြန်တွေကြခြင်းဖြစ်သည်။ သူက မိုးကောင်းကုန်သွယ် ရေးကော်ပိုရေးရှင်း အမှတ် ၁ တွင် မန်နေဂျာဖြစ်နေသည်။ ကျွန်တော်တို့ ကို လယ်သမားတွေနှင့် တွေ့စေချင်သည်။ စပါးခိုင်က မိုးကောင်းနှင့် ရှစ်မိုင်ဝေးသည့် မန်ရှုက်ဆိုသည့် ရွာဖြစ်သည်။ ကျွန်တော်က လယ်သမား များထံ သိချင်သမျှကို မေးသည်။ သို့ရာတွင် သူတို့က ကျွန်တော်တို့ကို စကားကောင်းကောင်း မပြောရ။ မဖွင့်တွေ့သာ ပြောကြသည်။ ကိုကိုကြီးက သိသမျှ ဖြေရန်း၊ ပြောလိုသည်ကို လွှတ်လွှတ်လပ်လပ်ပြောရန် တိုက်တွန်းသော်လည်း မဖြေကြ။

“မင်းတို့၊ အရာရှိတွေပါလာလို့၊ လယ်သမားတွေက တို့ကို

စကားကောင်းကောင်း မပြောတာထင်တယ်”

ကျွန်ုတ်က ကိုကိုကြီးကို လုမ်းပြောသည်။ ကိုကိုကြီးက တဟားဟားရယ်ကာ-

“မဟုတ်ပါဘူးဘူး။ ပြောချင်ရာကို လွတ်လွတ်လပ်လပ် ပြောကြ လို့ မင်းတို့ရှေ့မှာတင် ပါကိုယ်တိုင်ပြောတာပဲ။ သူတို့မှ မပြောတာ ငါ ဘယ်တတ်နိုင်မလဲ။ ခက်တာက လယ်သမားဟာ သိပ်ရှိုးတယ်ကွာ။ ခုဒ္ဓရာ က လယ်သမားကလည်း ဒီလိုပါပဲ။ တောနဲ့မြို့ဆိုတာ ပဋိပက္ခရှိတာပဲ။ လီနိုင် ပြောသလိုပေါ့ကွာ”

ကိုကိုကြီးက လီနိုင်ကို ကိုးကားနေသည်။

“တောသားက ရှိုးသားတယ်။ မြို့သားက ဆန်းပြားတယ်။ တောသားက အဖိန့်ပံ့၊ မြို့သားက ဖိန့်ပံ့သူ့။ တောသားက မြို့သားကို မယုံးဘူး။ မြို့သားကတော့ တောသားကို အထင်သေးတယ်။ ငုံကြည့် တယ်။ ဒါဟာ မြို့နဲ့တော့၊ ပဋိပက္ခတွေကို ဖော်ပြတဲ့သဏ္ဌာန်တွေ မဟုတ် လားကွာ။ ခ မင်းတို့က မြို့သား၊ ခဏတစ်ဖြုတ်လာပြီး သူတို့ဆီကို လာလေ့လာတယ်။ အပျိုးပြောတဲ့သဘောလောက်ပဲ ရှိုတယ်မဟုတ် လား။ ဒီတော့ သူတို့က မင်းတို့လို မြို့သားကို ဘယ်ယုံပါမလဲ။ ရင်ထဲ ရှိုတာ ဘယ်ဖွင့်ပြောမလဲ။ လယ်သမားရဲ့ ရင်ထဲက အသံကို မင်းတို့ တကယ်နားထောင်ချင်ရင် ခဏတစ်ဖြုတ် အပျိုးပြောသဘောမလာနဲ့။ ခြောက်လတန်သည် တစ်နှစ်တန်သည် လာပြီး လယ်သမားတွေနဲ့ အတူ လာစား၊ အတူလာနေ့၊ အတူလာ အလုပ်လုပ်။ အဲဒီလိုချို့ရင် မင်းတို့လို မြို့သားတွေကို လယ်သမားတွေက ယုံလာလိမ့်မယ်။ အဲဒီအခါမှာ လယ် သမားရဲ့ တကယ့်အသံကို ကြားရလိမ့်မယ်”

မန်နေဂျာက ကျွန်ုတ်ကို သင်တန်းပေးနေပြီ။

“ပါတို့ကလည်း သဘောပေါက်ပါတယ်ကွာ။ ဒါပေမဲ့ အကြောင်း ကြောင်းကြောင့် လယ်သမားတွေကြားထဲမှာ လာမနေနိုင်သေးပေမယ့်

ပိကာဆို၏ ပဋိလက်မိုးအိမ်

အနည်းဆုံးလာနေချင်စိတ်၊ လာရကောင်းမှန်း သိတဲ့စိတ်တော့ ရှိကြပါတယ်။ လာဖို့လည်း ကြီးစားနေကြပါတယ်။ လယ်သမားတွေထဲ လာရကောင်းမှန်းမသိတဲ့ စာရေးဆရာတွေ ရှိကောင်းရှိပေမယ့် လာရကောင်းမှန်း သိတဲ့ စာရေးဆရာတွေက အများစုပါ။ ဒါကိုတော့ မင်းတို့သိခေါ်ချင်ပါတယ်”

ကျွန်ုတ် ထူချွေချက်က အားမကောင်း။ ခွန်အား မရှိ။ မိုးကြီးပစ် ထန်းလက်ကာသည့် သဘောလောက်ရှိနေသည်။

နေ့လယ် ၁၂ နာရီတွင် ယဉ်စီနီမာရပ်ရှင်ရုံတွင် ဟောပြာပွဲကျင်းပသည်။ သဘာပတိအဖြစ် ကော်မတီဥက္ကဋ္ဌ ဦးတင်္လီးက ဆောင်ရွက်ပြီး အခမ်းအနားများအဖြစ် ဒေါ်စမ်းစမ်းရည်က ဆောင်ရွက်သည်။ တစိမိစိမ့်အေးနေသည့်ကြားက ပရိသတ်က ခွဲကောင်းကောင်းဖြင့် နားထောင်ကြသည်။ ညကျေတော့ မြို့လယ်မော့ရုံတွင် ဆွေးနွေးပွဲလုပ်သည်။ မိုးကောင်းစာပေဝါသနာရှင်များသာမက စာရေးဆရာဟန်ပြုဗုံး ဦးဆောင်သည့် မြစ်ပြီးနားမှ လူငယ်များလည်း ရောက်လာကြသည်။ ဆွေးနွေးပွဲက အသက်ပါသည်။ စာပေပြဿနာများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြသည်။ သူတို့တင်ပြသည့် ပြဿနာများမှာ-

(၁) အမျိုးသမီးစာရေးဆရာများသည် စိတ်ကူးယဉ်ဝ္ဗ္ဗများ၊ အချို့ဝ္ဗ္ဗများကို အရေးများကြောင်း၊ ပြည်သူ့အကျိုးပြုစာများကို ရေးဖို့လိုကြောင်း။

(၂) နိုင်ငံဌားစုထောက် ဝ္ဗ္ဗဘာသာပြန်များ၊ မှိုင်မီးပြုဝ္ဗ္ဗများများနေကြောင်း၊ စုထောက်ဝ္ဗ္ဗများ၊ လျှို့ဝှက်သည်းဖို့များ ဖောင်းပွဲနေကြောင်း။

(၃) စာရေးဆရာတွေ စာဆိုတော်ပွဲမှ ပြန်ကြလျှင် တကယ့်ပြဿနာတွေကို မရေးကြဘဲ အပေါ်ယံလောက်ကိုသာ ရေးကြကြောင်း။

(၄) စာရေးဆရာများသည် ထုတ်ဝေရေးအပိုင်းကို လျှစ်လျှော်မရှု

သင့်ကြောင်း၊ စာရေးဆရာတွေ လျှစ်လျှော့ရှုသဖြင့် အချို့စာအုပ်များ မသပ် မရပ် ထွက်လာသည်ထင်ကြောင်း။

(၅) စာအုပ်တွေကို နယ်သို့မဟုတ်ကြောင်း၊ ရန်ကုန်တွင် ကုန် သည်စာအုပ်ဆိုလျှင် ရန်ကုန်တွင် အကုန်ဖြန့်ကြောင်း၊ ရန်ကုန်တွင် ရော်း မကုန်သည့် စာအုပ်မျိုးမှ နယ်သို့ပို့တတ်ကြောင်း၊ နယ်က စာဖတ်ပရီဘတ် မှာ ဖတ်ချင်လျက်နှင့် မဖတ်ရကြောင်း။

(၆) ကဗျာစာအုပ်များ ဘုံးကြောင့်မထွက်သလဲ။

(၇) တဗ္ဗာသို့လ်ကျောင်းသားတွေကိုသာ ဇာတ်လိုက်ထား မရေး သင့်ကြောင်း။

(၈) ဝတ္ထုတွင် ဇာတ်လမ်းနှင့်ဇာတ်ဆောင်စရိတ် ဘယ်သင်းက အစိုက်ကျော်သလဲ။

(၉) လူ့သဘာဝ ဝါဒဆိုတာဘာလဲ၊ ဂေါ်ကိုရဲ့ “အောက်ဆုံး အလွှာ” ပြဇေတ်ဟာ လူ့သဘာဝဝါဒနဲ့ ဆန့်ကျင်တယ်ဆိုတာ ဟုတ်သလား။

(၁၀) တော်လှန်ကဗျာ တော်လှန်စာပေ ဆိုတာဘာလဲ။ ကိုယ့်ဘာသာ နာမည်ပေးထားတာလား၊ သူများက ပေးတာလား။

(၁၁) လူငယ်တွေ ဖတ်ချင်တဲ့ တက်ကြတဲ့ စာပေမျိုးတွေကို မရေးကြတော့ဘူးလား၊ မရေးနိုင်ကြတော့ဘူးလား။

ဤသည်တို့မှာ မိုးကောင်းက တင်ပြလိုက်သည့် စာပေပြဿနာ များဖြစ်သည်။ ဆွေးနွေးပွဲကို ၁ နာရီတွင် ရုပ်သိမ်းကြသည်။

နောက်တစ်နေ့နံက်တွင် ကျွန်ုတ်တို့အဖွဲ့ နမ္မတီးသို့ ထွက်ခဲ့ကြသည်။ နမ္မတီးမြို့က မိုးကောင်းထက် လုသည်။ သန့်ရှင်းသည်။ လမ်းကြီးတွေကလည်း အကျယ်ကြီးတွေ။ တစ်ဖက်တစ်ချက်တွင် တောင်တန်းကြီးတွေ ဝန်းရံနေသည်။ နာမည်ကျော်လိုပို့လမ်းသည် နမ္မတီးမြို့မှ ဖြတ်သွားသည်။ ကျွန်ုတ်တို့ နားချိန်မရကြ။ နံနက် ၁၀ နာရီတွင်

ပိကာဆို၏ ပဋိလက်မိုးအိမ်

နမ္မတီးရောက်ပြီး နေ့လယ် ၁၂ နာရီတွင် ဟောပြောဖွဲ့လုပ်သည်။ သဘာ ပတိက ကော်မတီဥက္ကား ဦးလှအောင်၊ အခမ်းအနားမျူးက ဒေါ်အမာကြာ။

နမ္မတီးတွင် ခင်ဆွဲဦး တရားဟောနိုက် ကျွန်တော်တို့ အပြင် ထွက်၍ လက်ဖက်ရည်သောက်ကြသည်။ ရုံထဲက အေးသဖြင့် အပြင် ထွက်၍ နေပါဆာလှုကြခြင်းဖြစ်သည်။ ထိစဉ် ရုံထဲမှ ရုတ်ရှတ်သဲသဲအသံ ကို ကျွန်တော်တို့ ကြားရသည်။

“ရှင် တက်လာချင်တယ်ဆိုရင် လာပါ။ ကျွန်မ ဆင်းပေးပါမယ်”

ခင်ဆွဲဦး၏အသံက အသံချွဲစက်မှ ပေါ်လာသည်။ ပရီသတ်ထဲ က တစ်ယောက်ယောက်နှင့် ခင်ဆွဲဦး အပြန်အလှန်ပြောနေကြခြင်းဖြစ် သည်။ ပရီသတ်ထဲမှ ပြောသံကိုမှ မကြားရ။ အသံချွဲစက်ရှေ့တွင် ရပ်နေ သည့် ခင်ဆွဲဦးအသံကိုသာ ကြားနေရသည်။

“ရပါတယ်။ ကျွန်မဆင်းပြီး နားထောင်ပါမယ်။ ရှင် တက်ပြောပါ”

တစ်ခုခု အဆင်မပြောသည့်ကိစ္စ ပေါ်နေပြီ။ ကျွန်တော်တို့ အလန် တကြား ရုံထဲဆို့ ပြေးဝင်ခဲ့ကြသည်။ ရုံထဲရောက်တော့မှ အဖြစ်မှန်ကို သိရသည်။ ပရီသတ်ထဲတွင် ပါလာသည့်အမျိုးသမီးတစ်ယောက်က “သူ လည်း စာရေးဆရာဟု ဆိုသည်။ သူ့ရင်ထဲတွင် ပြောစရာတွေ ရှိသည်။ ပြောခွင့်ပေးပါ” ဟု တောင်းဆိုနေသည်။ ရန်ကုန်က စာရေးဆရာတွေ ပြောသည့်စကားကို နားမထောင်လို့ သူ့တွင် ပြောစရာတွေ ရင်နှင့်အပြည့် ရှိသည်။ ထို့ကြောင့် သူ့ပြောမည်ဟု ရှေ့သို့ ထွက်လာသည်။ စင်နား ရောက်နေပြီ။ လက်စသတ်တော့ ထိုအမျိုးသမီးက စိတ်နောက်နေသည့် အမျိုးသမီးတစ်ဦး။

ဤတွင်မှ ကျွန်တော်တို့ စိတ်အေးသွားရသည်။ စာဆိုတော် ကော်မတီဝင်များက စိတ်နောက်နေသည့် အမျိုးသမီးကို ချောမေ့ခေါ် ထုတ်၍ သွားကြသည်။

စိတ်နောက်နေသည့် အမျိုးသမီးက သူ့တွင် ပြောစရာတွေ

ရင်နှင့်အပြည့်ရှိသည်ဟု ဆိုသည်။ လွမ်းရေးအကြောင်းလော၊ ဝမ်းရေး  
အကြောင်းလော၊ ပြည်ထဲရေးအကြောင်းလော။ ဤသည်ကိုမူ သူသာလျင်  
သိလိမ့်မည်။

ပန်ခြောက်ခုထဲမှာ  
စုတိပြတ်နေတဲ့ သံပတ်အပြီးကိုပြီး  
အိပ်ငိုက်နေတဲ့ ကလေးထောက်တစ်ယောက်ကို  
ရင်မှာဖွေ့ပြီး  
ညျစ်ပတ်တဲ့ဗလာခြေထောက်နဲ့ မြေကြီးကို  
ကုတ်ခြစ်ရင်း  
ကလေးအဖော့၏ အရိပ်နဲ့မေ့လျှော့နေတဲ့  
သူပုံပန်းသဏ္ဌာန်ကို  
အဓပြန်ဖော်နေတဲ့  
စိတ်ပျက်ဖွယ် အရှုံးမှုထောက်တစ်ယောက်  
အဝတ်စုတ်နဲ့ ထွေးထားတဲ့  
မွေးကင်းစ ကလေးထောက်ကို  
လမ်းသွားလမ်းလာတွေ လိုက်ပေးနေလေရဲ့။

ပရေးဗား၏ “ပိုကာဆိုရဲ့ ပဋိလက်မီးအိမ်”မှ စာပိုဒ်ကို  
ကျွန်ုတ် ပြန်၍သတိရသည်။ သူ့ကဗျာထဲတွင် အရှုံးမတစ်ယောက်  
ကလေးလေး ကို ပွဲ၍ ပန်ခြောက်များဖြင့် ထိုင်နေသည်။ သူ့အပြီးက  
ပြီးနေကျားအပြီး။ သံပတ်ပေးထားသည့်နှင့် အသက်မပါသည့်အပြီး။  
ညျစ်ပတ်သည် ခြေထောက်များဖြင့် မြေကြီးကို ခြစ်နေသည်။  
အလကားခြစ်နေခြင်း မဟုတ်။ ဤကလေးအဖော်ပုံကို အစဖော်နေခြင်း  
ဖြစ်သည်။ ဤကလေးထောက်ကို မည်သူနှင့်ရမှန်းမသိ။ မေ့နေပြီ။  
ကလေးအဖော်ရပ်ကို ပြန်စဉ်းစားသည်။ ရပ်မပေါ်တော့။ ထို့ကြောင့်  
မြေကြီးကို ခြေထောက်ဖြင့် ခြစ်နေသည်။ ဤသည်ကို ပရေးဗားက

ဝိကာဆို၏ ပဋိလက်မီးအိမ်

ခြေထောက်ဖြင့် မြေကြီးခြစ်ရင်း ကလေးအဖော် ရှုပ်လုံးကိုမှန်း၍  
ခြစ်ကြည့်နေသည်ဟု ဆိုလိုက်သည်။

နမ္မတီးက စိတ်နောက်နေသည့် အမျိုးသမီး၏ ရင်ထဲတွင် ပြော  
စရာစကားများစွာ ရှိနေသည့်ဆိုလျှင် မည်သည့်စကားမျိုးနည်း။ ကျွန်တော်  
မသိ။ “ဒိကာဆို၏ ပဋိလက်မီးအိမ်” ကဗျာထဲက အရူးမလို မေးလျော့၍  
ရှုပ်မမှတ်မိတော့သည့် သူ့ချစ်သူအကြောင်းလော်။ မိုးရေးလော်။ တိုင်းရေး  
ပြည်ရေးလော်။

ဟောပြောပွဲပြီးတော့ ကျွန်တော်တို့ တည်းခိုရာ သကြားစက်  
တည်းခိုရိုင်သာသို့ ပြန်လာကြသည်။ မန်နေဂျာအိမ်ကို တည်းခိုရိုင်သာ  
လုပ်ထားခြင်းဖြစ်သည်။ တိုက်က တစ်ထပ်တိုက်၊ အိပ်ခန်းတွေက အများ  
ကြီး။ ရေချိုးခန်း၊ ထမင်းစားခန်း၊ ဝရန်တာမှကြည့်လျှင် တည်းခိုရိုင်သာ  
ဘေးတွင် စီးနေသည့် နမ္မတီးချောင်းနှင့် မိုင်းနေသည့်ချွေတောင်ကို မြင်ရ<sup>၁</sup>  
သည်။ စီးရထားလမ်းတစ်ဖက်က လွယ်ကျယ်တောင်တန်း၊ ကောက်ကွဲ  
တောင်တန်းနှင့် ထင်းရှူးတောင်တန်းတို့ကိုလည်း မြင်ရသည်။ ဘရေးဖို့  
အနားယဉ်ဖို့ ကောင်းသည့်နေရာ ဖြစ်သည်။

ညာတွင် တင်းနစ်ကွင်းထဲ၌ နမ္မတီးစာဆိုတော် ကော်မတီက  
ကျွန်တော်တို့ကို မည့်ခံပွဲကျင်းပသည်။

တင်းနစ်ကွင်းတွင် မီးမောင်းထို့ကာ ကချင်ထောင်ကာအကာ၊  
ရှမ်းအိုးစည်ယိမ်း၊ ကြပ်ကွပ်အက စသည်တို့ဖြင့် မည့်ခံသည်။

ကပြသူအားလုံး ကျောင်းသူများ၊ ကျေးလက်လူငယ်များ ဖြစ်က  
သည်။ သူတို့နာမည်ကလေးတွေက ချစ်စရာ။

ကပွဲပြီးတော့ အေးလှပြီ။ ကျွန်တော်တို့က မီးပုံကြီးနား ထိုင်နေ  
သဖြင့် နေးသည့်တိုင် ပွဲကသည့်ကလေးတွေနှင့် ပွဲကြည့်ပရိသတ် အေးနေ  
ပြီ။ ထို့ကြောင့် ပွဲကိုစောစောသိမ်းပြီး မောမောနှင့် အိပ်ကြသည်။

မန်က်လင်းတော့ နမ္မတီးမြှုပ်ငါးဘက် လီဒို့လမ်းမကြီးပေါ်သို့။

လမ်းလျောက်ကြသည်။ လမ်းဘေးတွင် မှန်ညင်းခင်းများက အပွင့်တွေ  
ဝါစေသည်။ လီဒိုလမ်းက စစ်အတွင်းက ဖောက်ခဲ့သည့် နာမည်ကျော်  
လမ်းမကြီး။ ဒုတိယကမ္မာစစ်အတွင်းက အမေရိကန် ဗိုလ်ချုပ်စတီးဝဲလ်  
က ချိန်ကေရှိတ်တပ်များကို အိန္ဒိယတွင်ခေါ်၍ လျေကျင့်ပေးသည်။ အပြန်  
တွင် ချိန်ကေရှိတ်တပ်များကို တရာတ်ပြည်သို့ ပြန်ပို့သည်။ ချိန်ကေရှိတ်နှင့်  
အမေရိကန် ဗိုလ်ချုပ်စတီးဝဲလ်တို့ ကွဲကာ စတီးဝဲလ် ပြန်သွားရသည့်  
ကိစ္စတွင် လီဒိုလမ်းကိစ္စလည်း ပါသည်။

ကျွန်ုတ်သည် သမိုင်းကြောင်းအရ အရေးကြီးသည့် လီဒို  
လမ်းမကြီးကို ငေးကြည့်မိသည်။ စစ်အတွင်းက စစ်ကားတွေ ဥဒုဟို  
ဖြတ်နေကြမည်ဖြစ်သော်လည်း ယခုမှ မော်တော်ကားတစ်စင်းမျှ မတွေ့ရ။  
နွဲတီးချောင်းတံတားကို ကျော်ပြီးနောက် လီဒိုလမ်းမကြီးအတိုင်း လျောက်  
လာခဲ့ကြသည်။ တစ်မိုင်ကျော်ကျော်လောက် လျောက်မိတော့ ကံလှူရှာ  
ကလေးသို့ ရောက်သည်။ ကံလှူစျေးတွင် ကချင်တွေ၊ ရှမ်းတွေ၊ ယော  
ယဉ်တွေ စျေးရောင်းနေကြသည်။ ကျွန်ုတ်တို့သည် ကံလှူစျေးသို့  
လျောက်ကြည့်ကြသည်။

“အရင်တစ်ခေါက် ကျွန်ုတ်ရောက်တုန်းက ဒီလမ်းမကြီးပေါ်မှာ  
တွေခဲ့တာကို ကဗျာစပ်ထားတယ်”

“သွေ့ ငါးသေးသေးလေး သုံးကောင်  
လမ်းလယ်ကောင်မှာ တွေ့ရ  
လုကောက်ကြရင်း  
အစာလွှဲကြီးဖြစ်သတဲ့။  
ငါးမရသွားတဲ့ကလေးရဲ့ ရှင်ပုံလွှာ  
ရင်မှာ ထင်ဟပ်  
နာကျင်စပ်ပြီ  
ငါးသည် ကျောက်စိမ်းရတနာ တမျှလော”

မောင်သွေးသစ်က “လီခိုလမ်းမကြီးပေါ်က ငါးသေးသေးလေး  
သုံးကောင်” ဆိုသည့် သူ့ကဗျာကို ရွတ်ပြသည်။ လီခိုလမ်းမပေါ်ဘုင်  
ငါးသေးသေးလေးသုံးကောင် ကျကျနှစ်နေရစ်သည်။ ချောင်းထဲမှ ဖမ်းလာ  
သည့် တံငါးသည်က ကံလှေ့ရွေးသို့အသွားတွင် ကျကျနှစ်ခြိင်း ဖြစ်သည်။  
ကလေးသုံးယောက် ငါးလေးသုံးကောင်ကို လုကြသည့်ပုံကို ဖွဲ့ထားသည့်  
ကဗျာလေးဖြစ်သည်။ ရာပါသည်။

ကံလှေ့ရွေးမှာအပြန် ဦးတင်ဦးတွင် သေနတ်ပါလာသည်။ သူ့  
သေနတ်က ၉ မိုလီမီတာ ပစ္စတို့၊ လီခိုလမ်းမကြီးပေါ်မှနေပြီး လမ်းဘေး  
တောင်ယာထဲက သစ်ငါးတို့တစ်ခုကိုချိန်၍ သေနတ်ပစ် လက်တည့်စ်  
ကြသည်။ ကျွန်တော်နှင့် မောင်သွေးသစ် သေနတ်ပစ်ပြိုင်ကြသည်။  
တစ်ယောက်ကို သုံးချက်စီ ပစ်သည်။ မောင်သွေးသစ်က သစ်ငါးတို့ကို  
ပစ်သည်။ နှစ်ချက်လွှဲ၍ တစ်ချက်မှုန်သည်။ ကျွန်တော်အလှည့်ရောက်  
တော့ ကျွန်တော်ပစ်သည်။ ပထမအချက် ကျွန်မထွက်။ ရှမ်းဖြစ်နေသည်။  
နောက်တစ်ချက်ပစ်သည်။ ထို့အတူ နောက်တစ်ချက်ပစ်သည်။ ထိုနည်း  
လည်းကောင်း။

ကျွန်တော် လက်လျှော့ပြီ။ ကျွန်တော့လက်သည် သေနတ်ကိုင်  
၍ မရဟန်တကား။

နမ္မာတီးသကြားစက်ကို လျှောက်ကြည့်ကြသည်။ သကြားစက်  
အင်ဂျင်နီယာချုပ် ဦးသာထွန်းက လှည်းပေါ်မှ ကြံချောင်းများ စက်ထဲသို့  
သွင်းသည်ကအစ သကြားထွက်လာသည်အထိ စက်ခန်းများကို လိုက်ပြ  
ကာ သကြားထုတ်လုပ်ရေးဖြစ်စဉ်ကို ရှင်းပြသည်။ အမြိတ်း အလုပ်သမား  
၃၅၀ ရီ၍ ယာယ်အလုပ်သမား ၈၀၀ ရီသည်။ အနည်းဆုံး တစ်နေ့လျှင်  
သကြားတန်ချိန် ၅၀၀ ထွက်၍ အများဆုံးတန်ချိန်မှာ ၇၅၀ ထွက်သည်ဟု  
ဆိုသည်။



သကြားစက်မှအပြန်တွင် ထမင်းခပ်သုတ်သုတ်စား၍ ထုပ်ပိုးကာ ဘူတာသို့ ထွက်ခဲ့ကြသည်။ မြစ်ကြီးနားအစုန်က ၁၁ နာရီတွင် ရောက် မည်။ ထိုရထားဖြင့် ကျွန်ုတ်တို့ ဆားမော်သို့ လိုက်ရမည်။

နာရီပြန်တစ်ခုက်လောက်မှ ရောက်လာသည်။ ဆားမော်သွားမည့် အဖွဲ့က တစ်စုတစ်ဝေးကြီး။ ကျွန်ုတ်တို့လေးယောက်၊ မိုးကောင်းမှ ဦးတင်ဦးနှင့် ကိုကျော်မြင့်၊ ဒေါ်စမ်းစမ်းရည်၊ မိမိကြီး၊ သန်းသန်းအုန်း စသုတို့ ပါလာကြသည်။ ဆားမော်ရောက်တော့ ဉာန် ၅ နာရီ ထိုးနေပြီ။ ဘူတာရုံတွင် အီးစည်ဗုံးမောင်းတွေဖြင့် လာကြော်ကြသည်။ ကချင်ယိမ်းတွေ၊ ရှုမ်းအီးစည်ဗုံးတွေလည်း ပါသည်။ မီးရထားကြီးတစ်စင်းလုံးမှ ခရီးသည်များ က ကျွန်ုတ်တို့ကို အထူးအဆန်းသမ္မတ စိုင်းကြည့်ကြသည်။ အီးစည်ဗုံးမောင်းတွေ၊ ယိမ်းအဖွဲ့တွေနှင့် လာကြော်သည်ဆိုတော့ ကျွန်ုတ်တို့ကို ဘယ်လိုလူစားတွေ ထင်မည်မသိ။

ဆားမော်သကြားစက်ထဲက တည်းခိုပိုသာတွင် ကျွန်ုတ်တို့ကို နေရာချေပေးသည်။ ဉာကျေတော့ ကချင်လူငယ်၊ လုံမင်ယ်များက ကချင် သီချင်းဆို၍ ဂစ်တာတီးပြသည်။ ရယ်ရှိနာစော၊ ဖော်ဒီကော၊ ဖဝါကိုင်၊ ဂျိုင်ဝါလှ၊ မောင်ဝေချမ်း စသည့် ကချင်လုံးယ် လုံမင်ယ်များ ဖြစ်သည်။ ကလေးများက အဆိုအတီး တော်ကြသည်။

အနုပညာ ကလေးရွယ်ကို ချော့သိပ်နေတဲ့

အစိမ်းရောင် သစ်သားကစ်တာတစ်လက်

ဝန်စည်ဗုံးလယ် အပြည့်သယ်လာတဲ့

မီးရထား လက်မှတ်တစ်စောင်

သဘာဝ ရူမျှော်ခင်းတစ်ခုကို

ဖျက်ဆီးနေတဲ့ မျက်နှာတစ်ခုကို

ဖယ်ပစ်လိုက်တဲ့

### လက်တစ်ဖက်။

“ပိကာဆိုရဲ့ ပဋိလက်မိုးအိမ်”ကဗျာမှ စာပိုဒ်များကို ကျွန်တော် သတိရလာသည်။ ဤလူငယ် လုံမင်ယ်များသည် သူတို့၏ကစ်တာဖြင့် အန်ပညာကလေးငယ်ကို ချွေးသိပ်ကြသည်။ သူတို့၏ စစ်တာသံသည် အလှအပကို ဖျက်ဆီးနေသည့် အရာမှန်သမျှကို ဆွဲဖယ်ပစ်လိုက်သည့် လက်တစ်ဖက်နှင့် တူသည်။

ကျွန်တော်တို့လက်ထဲတွင်မူ နမ္မတီးမှ စီးလာသည့် မီးရထား လက်မှတ်တစ်စောင်။ ကျွန်တော်ဝန်စဉ်စလယ်ကို မနိုင်မနှင်းသယ်လာ ရသည့် မီးရထားလက်မှတ်တစ်စောင်။ ဆားမော်ပြီးလျင် ပင်းဘောသို့ ကူးရပြီးမည်။

နောက်တစ်နေ့၊ ဆားမော်သကြားစက် မူလတန်းကျောင်းတွင် ဟောပြောပွဲလုပ်သည်။ သိပ်မပြောနိုင်ကြ။ ဆားမော်က မိုးကောင်း၊ နမ္မတီး တို့ထက် ချမ်းသည်။ ဟောရင်း ခိုက်ခိုက်တုန်နေကြသဖြင့် ဟောပြာပွဲ ကို ခပ်မြန်မြန် သိမ်းကြသည်။ ရထားကလည်း လာနေပြီ။ ဆားမော် သကြားစက်မှ အလှပ်သမားများက ကျွန်တော်တို့နှင့် တွေ့ချင်ကြသည်။ စကားပြောချင်ကြသည်။ သို့ရာတွင် အချိန်မရတော့။

မြစ်ကြီးနားအစုန်ဖြင့် ပင်းဘောသို့ လိုက်ခဲ့ကြသည်။ ခဏနားပြီး ညတွင် ဆွေးနွေးပွဲလုပ်ကြသည်။ ပင်းဘောဆွေးနွေးပွဲကလည်း အသက်ပါ သည်။

ပင်းဘောက ရွာကြီး။ ပန်းဘောဟူသော ရှမ်းဘာသာမှ ဆင်း သက်သည်ဟု ဆိုသည်။ လျှော်ပေါ်သည့်လွှင်ပြင်ဟု အမိုာယ်တွက် ကြောင်းသိရသည်။ လျှော်ပေါ်သည် မပေါ်သည်ကိုမူ မပြောတတ်။ သို့ရာတွင် ပင်းဘောသူ ပင်းဘောသားများသည် ရွာနှင့်မလိုက်အောင် စာပေစိတ် ထက်သန်ကြသည်။ လူငယ်တွေသာမဟုတ်။ လူကြီးတွေက လည်း အားပေးကြသည်။ ပင်းဘောရောက်သည့်ညာက စာပေဆွေးနွေးပွဲ

ကို ကျွန်တော် မမေ့နိုင်။ ဉာဏ် ၇ နာရီလောက်က စသည့် ဆွေးနွေးပွဲသည် နာရီပြန်တစ်ခုက်ခဲ့မှ ၌းသည်။ သို့တိုင်အောင် လူငယ်များက မကျွန်ပါ ကြ။ ဆက်ဆွေးနွေးချင်ကြသည်။ ခရီးပန်းလာသော ကျွန်တော်တို့ကို အားနာသဖြင့် ဤမျှလောက်ဖြင့် ၌းကြခြင်းဖြစ်သည်။

သူတို့တင်ပြသည့် စာပေပြသုနာများ

(၁) ကာရန်မဲ့ပြသုနာကို ဘယ်လိုသဘောထားသလဲ။

(၂) စာအုပ်စွေးနှင့်တွေ့ကို လျှော့မချိန်တော့ဘူးလား။

(၃) သရုပ်ဖော်ဝါဒနဲ့ သရုပ်မှန်ဝါဒ ဘာခြားသလဲ။

(၄) စာရေးဆရာတွေ လူထုထဲဆင်းသလား၊ ဘယ်လောက် ကြာကြာ ဆင်းသလဲ။

(၅) လူမျိုးစွဲတွေအကြောင်း စာရေးဆရာတွေ လေးလာကြရဲလား။

စသည့် စာပေအတွေတွေပြသုနာများနှင့် ကျွန်တော်တို့ တစ်ဦး ချင်းစိ၏ စာများနှင့် ပတ်သက်သည့်မေးခွန်းများ ဖြစ်သည်။

နောက်တစ်နံနံနက်တွင် ပင်းဘော ဟောပြောပွဲလုပ်သည်။ အသက် ဂုဏ် လယ်သမားအဘိုးကြီးတွေလည်း လာနားတောင်ကြ သည်။ မိုးကောင်းက ချမ်းသာသလောက် ပင်းဘောက ဆင်းရဲသည်။ လယ်သမားတွေ၊ ကြံးသမားတွေ၊ တောင်သူတွေများသည်။

ညနေကျတော့ ကျွန်တော်တို့ လမ်းခွဲကြသည်။ ဦးတင်ဦး၊ ဖရီ လာ၊ ကိုကျော်မြင့်၊ ဒေါ်စမ်းစမ်းရည်၊ သန်းသန်းအုန်း၊ မိမိကြီးတို့က မိုးကောင်းသို့ပြန်။ ကျွန်တော်တို့က မြစ်ကြီးနားရထားဖြင့် မန္တလေးသို့ လိုက်ရမည်။ မိုးကောင်းသားတစ်ပိုင်း ဖြစ်နေသည့် မောင်သွေးသစ်နှင့် ကိုစိန်လွင်တို့က ကျွန်တော်တို့ကို ဟိုပင်အထိ လိုက်ပို့သည်။

ဟိုပင်ရောက်တော့ ဆရာဦးသန်းအောင်၊ ကိုလှေ့ချွဲနှင့် ကျောင်းသားများ၊ လူငယ်များက ကျွန်တော်တို့ကို ဘူတာရုံတွင် လာ၍ကြိုးနေ ကြသည်။ ကျွန်တော်တို့က ဟိုပင်လောက်ဆောင်ကို မယူရက်။ ဟိုပင်တွင်

ပိကာဆို၏ ပဋိလက်မိုးအိမ်

ကျွန်တော်တို့ တာဝန်မကျျှော်။ ကျွန်တော်တို့ ဟောပြောခွင့်မရ။ ကျွန်တော်  
တို့ တာဝန်မကျေသည့်ဖြူမှ လက်ဆောင်ကို ကျွန်တော်တို့ မယူချင်။  
သို့ရာတွင် သူတို့က အတင်းပေးကြသည်။

ရထားသည် အောက်သို့စွဲန်သည်။ ပိုပင်မီးရောင်လက်လက်  
သည် တဖြည်းဖြည်း မှန်၍မှန်၍သွားပြီ။ ခက္ကာဌာလျှင် အမှာင်ထုကြီး  
သာ ကြီးစိုးကျွန်ရစ်ခဲ့သည်။

ကျွန်တော်သည် ပရေးဟား၏ ကဗျာတစ်ပိုင်းတစ်စကို ရွတ်နေ  
သည်။

အတွေးအခေါ်တွေဟာ

အခန်းတံခါးနားက သူတို့နေရာဖြစ်တဲ့

ပေါင်မှန့်တွေ၊ ဖိန်ပေွေနားကို

ပြန်ရောက်ကုန်ကြတယ်။

အတွေးအခေါ်တွေဟာ

မျက်လှည့်နောက်ကို ပါသွားကြတယ်

အငွေ့ဖြစ်ကုန်ကြတယ်

အကြာတွေ သေကုန်ကြတယ်။

ခံစားချက်ကင်းတဲ့ ကမ္ဘာကြီးတစ်ခု

ပြန်ရှာမတွေ့တဲ့ ကမ္ဘာကြီးတစ်ခု

ဆွေးနွေးပြလို့မရ၊ ရှင်းပြလို့မရတဲ့ ကမ္ဘာကြီးတစ်ခု

မူးယစ်ခြင်းလည်းရှိ၊ မူးယစ်ခြင်းလည်းမရှိတဲ့ ကမ္ဘာကြီးတစ်ခု

ဝင်းနည်းခြင်းလည်းဖြစ်၊ ရွှင်ပျခြင်းလည်းဖြစ်တဲ့

ကမ္ဘာကြီးတစ်ခု

ကြင်နာခြင်းလည်းရှိ၊ ရက်စက်ခြင်းလည်းရှိတဲ့ ကမ္ဘာကြီးတစ်ခု

စစ်မှန်ခြင်းလည်းရှိ၊ မစစ်မှန်ခြင်းလည်းရှိတဲ့

ကြောက်ဖွယ်လည်းကောင်း၊ ရယ်ဖွယ်လည်းကောင်းတဲ့

ညည့်ယံလည်းရှိ၊ နေ့ခင်းလည်းရှိတဲ့  
ဖြစ်ရှိဖြစ်စဉ်လည်းဟုတ်၊ ဖြစ်ရှိဖြစ်စဉ်လည်း မဟုတ်တဲ့  
ငဲ့ပြည်လိုလှတဲ့  
ကွားကြီးတစ်ခု။

ရထားသည် ဥအမှာင်ထဲတွင် တရိပ်ရိပ် ခုတ်နေသည်။  
ကျွန်တော်သည် ပရေးဗား၏ ကဗျာကို အမှတ်ရနေသည်။ မိုးကောင်းဆရီး  
တစ်ထောက်သည် ကျွန်တော်တို့အဖို့ “ပိုကာဆို၏ ပဋိလက်မီးအိမ်”ကို  
ဖတ်ရသည်နှင့် အတူတူ။ ။

- မိုးကောင်းမြို့နယ် မဂ္ဂဇင်း၊ ဒီဇင်ဘာ ၁၉၇၆
- စာပေဂျာနယ်၊ အောက်တိုဘာ ၁၉၉၅

\*\*\*